

အခိုပ်သင့်တိများ

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော တိကျိုးကျောက်မီးသွေး သွောက်လွှားများ၏ သင်ဆောင်ရွက်ခြင်း





၂၀၁၁ ခန့်စွဲတွင် ထုတ်ဝေသည်။

ဆက်သွယ်ရန် : pyorg.net@gmail.com
ဝက်ဆိုဒ် : www.pyo-org.blogspot.com

ဓာတ်ပုံများအားလုံးသည် သီးသန့်မူဝိုင်အမည် ဖော်ပြထားခြင်း မရှိပါက ပဒိုင်းလူငယ်အစည်းအရုံး (PYO) ၏ မူဝိုင် ဖြစ်ပါသည်။

ပဒိုင်းလူငယ်အစည်းအရုံး (PYO) ၏အကြောင်း:

ပဒိုင်းလူငယ်အစည်းအရုံး (PYO) ကို ၁၉၉၈ ခန့်စွဲတွင် လူငယ်များကို စွမ်းအားမြှင့်တင်ပေးခြင်းအားဖြင့် ပြီးချမ်းသော၊ တရားမျှတူမှတိ အကြောင်းသည့် လူဘောင် အဖွဲ့အစည်းသစ်တရာ် တည်ထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ လွတ်လပ်သော အကြောင်းမဖက်သည့် လူငယ်အဖွဲ့အစည်းတရာ့ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ပြီးချမ်းရေး၊ တရားမျှတူမှု၊ ဒီဇိုင်းရေး အခွင့်အရေးများအတွက် ရန်းကန်လွှဲရှားနေပါသည်။

ပဒိုင်းလူငယ်အစည်းအရုံး (PYO) သည် ၂၀၀၉ ခန့်စွဲ စွန်လတွင် “အနာဂတ်ကို လုပ်ဖျက်ဆီးခြင်း” အမည်ရသည့် အစီရင်ခံစာ တစောင်ကို (၂)နှစ်ကျော်ကြော့တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ပင်းပက်သံသွေ့လိုင်း နှင့် အမှတ် ၅ သံမဏီ စက်ရုံနေရာတို့တွင် လေလာသာတေသနပြုပြီး ထုတ်ပြန်ခဲ့ပါသည်။ ပဒိုင်းလူငယ်အစည်းအရုံးအနေဖြင့် ဤပြီးကိုပိုမို အမြေအနေဖြင့် အခြေအနေကို ဆက်လက် လေလာတော်ကြည့်နေပြီး၊ ရုပ်ရွာလှယု များသို့ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအရ ထိနိုက် သက်ရောက်လာနိုင်မှုများကို ပညာပေးမှုများ ဆောင်ရွက် နေပါသည်။



ဆက်သွယ်ရန် : kyoju2010@gmail.com

ချီး။ လှုပ်ရှားမှု ကွန်ယက်၏ အကြောင်း:

၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလတွင် ချီး။ လှုပ်ရှားမှုကွန်ယက်ကို စတင်ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်မှာ ဌာနဒေသခံ ကျေးရွာလှုထုများသည် မိမိတို့ကိုပိုတိုင်ကိုပိုကျ သဘာဝအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းခြင်းစွမ်းရည် ပိုမိုအားကောင်းလာစေရေး ဖြစ်ပါသည်။ “ချီး။” ဝါဟာရသည် ပဒိုင်းလူမျိုး ဘာသာဝကားဖြစ်ပြီး “စိမ်းလန်းသန့်ရှင်းခြင်း” ဟု မြန်မာလို အစိုးပိုယ်ရသည်။

မာတိကာ

နိဒါနီး:	၅
အကျဉ်းချုပ်	၇
အထိုင်: (၁) မြန်မာနိုင်ငံ၏ ကျောက်မီးသွေးထုံး လျှပ်စစ်ဝါတီအားထုတ်စက်ရုံများ	၉
သဘာဝရှင်းမြစ် ကြော်လည်း စွမ်းအင်ဆိုတဲ့ဆင်းနေဖော်လျှော်စွဲမြန်မာနိုင်ငံ	၁၀၀
မြန်မာနိုင်းရှိ ကျောက်မီးသွေးသွေးတွေ့အုပ်များ	၁၀၀
မြန်မာနိုင်းရှိ အစိက ကျောက်မီးသွေးသွေးပြုဖော်	၁၂၂
တိကျိုး ကျောက်မီးသွေးတွေ့နှင့် လျှပ်စစ်ဝါတီအားပေးစက်ရုံမြို့မြို့ဖြော်ပြု	၁၄၈
ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်စက်ရုံတွေ့ ထုတ်လွှာတုတဲ့မှုအဆင့်များပြုဖော်	၁၅၂
မြန်မာနိုင်းရှိ ကျောက်မီးသွေး လောင်စာသုံး ရေနွေးငွေလျှပ်စစ်ဝါတီအားပေးစက်ရုံများ	၁၅၂
မြန်မာနိုင်ငံ၏ အရေးတောင်အာရုံ အကြီးခုံးကျောက်မီးသွေးစက်ရုံမြို့မြို့ကိန်း	၁၅၂
အထိုင်: (၂) တိကျိုးကျောက်မီးသွေး စီမံကိန်း	၁၆၆
တိကျိုးကျော်ရွှေနှင့် ပတ်ဝန်းကျင်အေသများ	၁၆၆
အထက်တိလူချောင်း	၁၆၆
အင်းလေးကန်	၂၀၀
တိကျိုးကျော်ကိုမီးသွေး စီမံကိန်းနှင့် အင်းလေးကန်ဖြော်ပြု	၂၀၀
တိကျိုးကျော်မီးသွေးသွေးတွေ့တွေ့	၂၂၂
တိကျိုးကျော်မီးသွေးသွေးတွေ့နှင့် စက်ရုံစီမံကိန်းပြုဖြော်ပြု	၂၃၂
ရင်နှီးမြှုပ်နှံသများ	၂၃၂
တိကျိုးကျော်မီးသွေး လောင်စာသုံးရေနွေးငွေ လျှပ်စစ်ဝါတီအားပေးစက်ရုံ	၂၄၆
အသံပြည်သများအတွက် လောင်စာတွေ့မြှင်အပ်အခြားနေ	၂၅၇
တိကျိုးလျှပ်စစ်စက်ရုံမြို့မြို့ ပါတ်အားကို ပင်းပေါ်သံရည်ကြိုစက်ရုံထိုး ပေးပို့ရန်ရှိခြင်း	၂၅၇
အထိုင်: (၃) အသံပြည်သများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်စေများ	၂၆၃
အဝမ္မ ရွှေပြောင်းစေခြင်း	၂၀၀
မြေသိုးယူခြင်း	၂၂၄
အသံလွှာတွေအတွက် အွန်ရာယ်ရှိစေသော လျှပ်စစ်စက်ခံပတ်ကြိုး	၂၅၅
မြေယာများတွေ့ စိုက်ပျိုးရန် ပြသာနာဖြစ်လာခြင်း	၂၆၅
အလုပ်လက်မဲ့ များပြားလာခြင်း	၂၇၇
လေထုညွှန်ညွှန်ပြောင့် ကျိုးမာရေးကို ထိနိုက်စေခြင်း	၂၉၃
ကျောက်မီးသွေးပြားဆိုလျှော်များအားယူလျှော်နည်း	၂၁၁
စက်ရုံများမီးခိုးငွေများပြောင့် အက်ဆောင်ရွက်စွဲပေါ်စေခြင်း	၂၂၂
အရေးတောင်အာရုံရှိ အကြီးမားခုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ထုတ်စက်ရုံမှ သင်ခန်းစာ	၂၃၃
ရေညွှန်ညွှန်ခြင်းနှင့် ရေရှားပါးလာခြင်း	၂၄၄
အသံလွှာတွေ့များ	၂၅၆
ယဉ်ကျော်များပါးလာခြင်းနှင့် ယဉ်ကျော်များ	၂၅၆
နိဂုံးနှင့် အကြုံပြုရောက်များ	၂၆၉
ကျမ်းကိုး	၂၇၀
နောက်ဆက်တွဲ (၁)	၂၇၃
နောက်ဆက်တွဲ (၂)	၂၇၄





နိဒါန်း

မြန်မာနိုင်ငံတွင် အထင်ကရဖြစ်သော အင်းလေးကန်၏ ရေဝေရောလ အေသာက်တွင် တည်ရှိနေသည့် တိကျိုးကျေးဇားသည် နိုင်ငံ၏ အကြီးဆုံး မြေပျက်နှုပ်အပွင့် ကျောက်မီးသွေးတွင်းကြီးနှင့် အကြီးဆုံး ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံ တည်ရှိနေပါသည်။ ယခုအခါ ကျောက်မီးသွေးတွင်းမှ ထွက်လာသည့် မြေစာုပြုးသွေး ရွာရှိ လူနေအမြဲ့မြဲ မြေပျက်နှုပ်း ကျောက်မီးသွေးတွင်းမှ ဖောက်ခွဲမှ အရှိန်များကြောင့် ရွာရှိ စေတိတစ်ခုလည်း ပြီးကျောက်နှုပ်း ဖြောက်နှုပ်း ရွာရှိ ဖြစ်ပါသည်။ ရွာရှိ ရေချောင်းများမှာလည်း ညစ်ထေးလာနေပြီး သုံး၍မဟန်သွင့် အခြေအနေတွင် ရှိနေပါသည်။ ရွာရှိ စိုက်ပျိုးမြေ ကောရာပေါင်းများစွာကိုလည်း သိမ်းဆည်းခံခဲ့ရပြီး ကျောက်မီးသွေးတွင်းအနီးရှိ ရွာ(၂)ရွာမှာ လျဉ်းကြေးဟူ၍ လုံလောက်စွာ ရရှိခြင်း မရှိဘဲ အတင်းအကျင့် နှင့်ထုတ်ပြေားရွှေ စေခြင်း ခံခဲ့ရပါသည်။ ကျေးဇားလူထုများ သည် သူတို့ ဘဝအပေါ် အကြီးအကျယ် ထိခိုက်ပျက်နီးစေသည့်တိုင် ဤမီးမံကိန်းနှင့် ပတ်သက်၍ တစ်စုံရာများပြောဆို ပို့ခွင့် ရှိနေပါသည်။

မြန်မာနိုင်ငံသည် နာတာရှည် လောင်စာစွမ်းအင် ချို့တဲ့မှုနှင့် ကြံးတွေ့နေရသော်လည်း ယခုတိုင် အိမ်နီးချင်းနိုင်ငံ များသို့ လောင်စာစွမ်းအင် အပြောက်အများ ထုတ်လုပ်ရောင်းချေနေခဲ့ ဖြစ်ပါသည်။ လက်ရှိတွင် နိုင်ငံ၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှ ၃% မျှကို ကျောက်မီးသွေးမှ ထုတ်လုပ်နေပြီး၊ ဤသို့ ထုတ်လုပ်လိုက်သည့် လျှပ်စစ်စွမ်းအင် အများစုကို အခြားသွားတွင် လုပ်န်းများ၊ စက်မှုဇုန်များတွင် အသုံးချနေကြနေပါသော်လည်း လူနေအမြဲ့မြဲ အသုံးချိန်ခြင်း မရှိခြေပါ။ ရှုမြေးပြည်နယ် အရေးပိုင်းမှ ကျောက်မီးသွေးများကို ထိုင်းနိုင်းသို့ တင်ပို့ရန် လျာထား ဆောင်ရွက်နေပြီး၊ ဤလျာထားချက်များအာရ မြန်မာနိုင်ငံ တောင်ပိုင်းတွင် ထိုင်းနိုင်းက ဦးဆောင်လုပ်ကိုင်မည့် အကြီးဆုံးစက်မှုဇုန်တုက္ခရာ တည်ဆောက်ရန်ရှိပြီး၊ အရေး တောင်အာရုံတွေ့ရမည့် ပြင်ဆင်မှုများလည်း ရှိနေပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံတွင်းရှိ အခြားသော ကျောက်မီးသွေးသိုက်များကို တူးဖော်ထုတ်လုပ်ရန်လည်း ပြင်ဆင်နေပြီး၊ အခြားကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံများလည်း တည်ဆောက်ရန် အစီအစဉ်ရှိနေကာ တိကျိုးကျောက်မီးသွေးတွင်းကြောင့် ခံစားနေရသည့် အတွေ့အကြုံကို မီးမောင်းထိုးတင်ပြ အသိပေးရန် အရေးကြီးလာပါသည်။ ကျောက်မီးသွေးတွင်းများအားအွန်ရာယ်ကို ပြုံးတွေ့ရမည့် ရပ်ရွာလူမှု အသိကိုအတန်းတို့အနေနှင့် ကျောက်မီးသွေးမျိုင်းများ သဘောသာဘဝကို နားလည်သော် အောက်စေနိုင်ပြီး၊ ငါးသို့ဘာသာ မိမိကိုယ်ကို မိမိတို့ ကာကွယ်မှုများ ဆောင်ရွက်နိုင်ကြရောက်ရွှေယ်ပါသည်။ တရီ့နှင့်တည်းမှုပေါင်း မြန်မာနိုင်ငံရှိ ကျောက်မီးသွေးတွင်းများတွင် ရင်နီးမြှုပ်နှံမှုများ လုပ်ကိုင်ကြမည့် အိမ်နီးချင်းနိုင်းများမှ စီးပွားရေးကုမ္ပဏီများအနေနှင့်လည်း မြန်မာပြည်သူများ ဤသို့စိမ်ကိန်းများကြောင့် ခံစားနှစ်နာရမည့် လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နှစ်နာရမှုများကို ထိရှိလာမည် ဖြစ်သည်။





အကျဉ်းချုပ်

- (၁) မြန်မာနိုင်ငံသည် လောင်စာစွမ်းအင် ရင်းမြစ် ပါကြော်ဝယ်လည်း အပ်ချပ်နေသည့် စစ်အစိုးရသည် ဤအရင် အမြစ်များကို ထုတ်ယူရောင်းထုတ်နေပြီး ပြည်သူများမှုမှ နာတာရှည် လောင်စာစွမ်းအင် ချို့တဲ့မှ ခံစားနေကြရပါ သည်။ ဤသို့သော ကျောက်မီးသွေးတွင်းများအပါအဝင် သဘာဝအရင်းအမြစ်များကို အမြတ်ထုတ် အသံချေနေ မူကြောင့် ကြီးစွာသော အေသခံလှတု ရပ်စွာများအပေါ် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိနိုက်နစ်နာများရှိနေပြီး ဤသို့သော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသည့် ကုမ္ပဏီများမှုလည်း ထိခိုက်နစ်နာရသည့် ရပ်စွာ လူထုများအပေါ် တာဝန်ဖူး တာဝန်ဖူးမှ လုံးမံရရှိသလောက် ဖြစ်နေပါသည်။
- (၂) မြန်မာနိုင်ငံတွင် အကြီးစား ကျောက်မီးသွေးသိုက် (၁၆၉ ရှိပါသည်။ ၄၇၈၏ စုစုပေါင်း ကျောက်မီးသွေး တန်သန်းပေါင်း (၂၇၀) ကျောက်ရှိပါသည်။ တိကျိုး ကျောက်မီးသွေးတွင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အာပွဲစွဲနှင့် ကျောက်မီးသွေးတွင်း ဖြစ်ပြီး၊ နေ့စုံ ကျောက်မီးသွေး တန်ချိန် ၂,၀၀၀ ခန့် ထုတ်ယူနေပါသည်။
- (၃) တိကျိုး ကျောက်မီးသွေးတွင်းနှင့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံသည် မြန်မာနိုင်ငံတွင် အထင်ကရ အင်းလေးကန်၏ ရေဝေရေ့လဲ အေသတွင် တည်ရှိနေပါသည်။ အင်းလေးကန်သည် အရွှေတောင်အာရုံနိုင်များ အသင်းအတွက်ပင် တန်ဖိုးထားရမည့် နေရာတုအဖြစ် သတ်မှတ်ထားရာ ဖြစ်ပါသည်။ ကျောက်မီးသွေးမိုင်းနှင့် လျှပ်စစ်စက်ရုံတို့မှ ထွက်လာသည့် အညစ်အကြော်များသည် ဘီလူးရောင်းအတွင်းသို့ စီးဝင်နေသောလည်း၊ ယခုတိုင် အင်းလေးကန်အပေါ် ဤစီမံကိန်းများကြောင့် ထိခိုက်နစ်နာရပုံ လေ့လာမှုများကိုလည်း လူသိရင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါ။
- (၄) ကျောက်မီးသွေးတွင်းမှ ရရှိလာသည့် ကုန်ကြမ်းများကို မြန်မာနိုင်ငံ၏ အကြီးဆုံး တိကျိုးကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံသို့ ပို့ဆောင်သည်။ ဤလျှပ်စစ်စက်ရုံမှ တန်လျှပ်စွဲ ကျောက်မီးသွေး ၆၄၀,၀၀၀ တန် အသံပြုနေပြီး လျှပ်စစ် ၁၂၀ မဂ္ဂါဝပ် အားဖြင့် ၆၀၀ ဂိုက်ဂိုဝင် နာရီသန်းပေါင်းကို (Gigawatts hour) ထုတ်လုပ်နိုင်ပါသည်။ အဆိပ်သင့်စေသော် ကျောက်မီးသွေးပြားမှုများသည် နေ့စုံနှင့်အမျှ တန်ချိန် ၁၀၀-၁၅၀ ခန့် ထုတ်လုပ်နေပါသည်။ ဤစောင့်ရှုမှ ထုတ်လုပ်လုပ်ရသည့် လျှပ်စစ်အများစုံကို ရရှိနှင့် အီတာလီကုမ္ပဏီများက ဆောင်ရွက်လည်ပတ်နေမည့် သံရိုင်းစက်ရုံသို့ ပေးပို့အသံးချေမောင် ဖြစ်ပါသည်။
- (၅) ကျောက်မီးသွေးတွင်းနှင့် စက်ရုံကို တရာတ်နိုင်ငံ အမျိုးသား အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရုင်း (China National Heavy Machinery Corporation - CHMC) က (၂၀၀၂ ခုနှစ်) စတင်၍ လည်ပတ်ဆောင်ရွက် နေခြားပြီး မြန်မာနိုင်ငံမှ အောင်အုပ်စု အောင်အုပ်စု ကုမ္ပဏီနှင့် ရှမ်းရိုးမန်းက ကုမ္ပဏီတို့က ပက်စေဆောင်ရွက်နေကြပါသည်။
- (၆) စီမံကိန်းအနီးတွင် ရှိနေသည့် ခွာ (၂)ခွာဖြစ်သော လိုင်ခါးနှင့် တောင်းလိုင်ခါးနှင့် ကျေးရွာများကို ဤစီမံကိန်းများအတွက် အတင်းအကျဉ်း ရွှေပြောင်းစေခြားပြီး ပိုက်ပျိုးမြော်းကြော်ပြီး မြေယာဆုံးရှုံးခဲ့ရသည့်အတွက်နေကြောင့် တိမ္ထ်ဆင်းရဲလာကြော်ပြီး လက်ရှိမှာ ထင်းခုတ်ရောင်းနေကြရသည်။ အချို့မှာ အမြေားအေသာများသို့ ရေကြော်ရာ မြေက်နာရသို့ ရွှေပြောင်း ထွက်ခွာသွားကြရသည်။ ကျောက်မီးသွေးတွင်းမှ ဖောက်ခွဲမှ တန်ချိန်အရှိနှိုင်ကြောင့် အေသခံရသူ့ ဘုရားစောင်းလည်း ပြုကျောက်မီးခဲ့ရသည်။

- (၇) လေထုနှင့် ရေထုညစ်ညမ်းမှုကြောင့် ဖိုက်ပျီးရေးလုပ်ဝန်းနှင့် ကျောက်မီးသွေးတွင်းမှ ဗဟိုပြုပြီး (၅)နိုင် ပတ်ဝန်းကျင်တွင် နေထိုင်ကြသူ လူဦးရေပေါင်း ၁၂,၀၀၀ ကျောက်၏ ကျန်းမာရေးကို ထိနိုက်ပေါ်သည်။ နောက်ဆုံး လူအများစုံမှာ ဤနေရာမှ ဈေးပြောင်း ထွက်ခွာကြရတော့မည် ဖြစ်ပါသည်။ ယခုအခါ ဒေသခံ ၅၀% ကျော်မှာ အရေပြားယားယံမှု ဝေဒနာများ ခံစားနေကြရပါသည်။
- (၈) ပအိုင်းလူငယ်အဖွဲ့နှင့် ချီးစွဲအဖွဲ့တို့ အနေဖြင့် ၂၀၁၀ ခုနှစ် ဖေဖော်ပါရီလမှ စတင်၍ ဤစီမံကိန်းများ၏ သက်ရောက်ထိခိုက် နစ်နာစေမှုကို စတင်လေ့လာခဲ့ပါသည်။ ဤစီမံကိန်းဌီးများတွင် ပါဝင်လုပ်ကိုင်နေကြသည့် အစိုးရများနှင့် ကုမ္ပဏီများကို လုပ်ငန်းများ ရပ်ဆိုင်းပေးနှစ်နှင့် ဘက်စုံ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေး ထိနိုက် နစ်နာနိုင်မှုအပေါ် စုံစုံစေစီးဆောင်ရေးမှုများ ပြုလုပ်ပါရန် တောင်းဆိုအပ်ပါသည်။ မိမိတို့အဖွဲ့အနေဖြင့် တိုက်တွန်းလိုသည်မှာ ကျေးဇူာလူထုများ အနေနှင့်လည်း စာချုပ်စာတန်းများကို မိမိတို့ ထိရှိနားလည်ခြင်း မရှိဘဲ လက်မှတ် မရေးထိုး ပေးကြပါရန်နှင့် ရင်ရွှေလူထု၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် သဘာဝရှင်မြစ်များကို အွန်ရာယ်ဖြစ် ထိနိုက်စေမည့် ခေါ်းပုံဖြစ် အမြတ်ထုတ်မှုများနှင့် အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ကန် ကွက်ကြပါရန် တိုက်တွန်းလိုပါသည်။



အပိုင်း (၁)

မြန်မာနိုင်ငံ၏ ကျောက်မီးသွေးသုံး လျှပ်စစ်ပါတ်အားထုတ်စက်ရုံများ



သဘာဝရင်းမြစ် ကြွယ်ဝသော်လည်း စွမ်းအင်ချို့တဲ့ဆင်းရဲနေသည့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် တိုင်းရင်းသား လူများပေါင်းစုံ မိတင်းနေထိုင်သည့် နိုင်ငံတဲ့ခြဖြစ်ပြီး လူဦးရေ ၅၃။ ၁၂ သန်း ရှိပါသည်။ လူဦးရေ ၇၀% ကျော်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို မိခိုဒ်အားထားနေရသည့် အသက်မွေးဝမ်းကျောင်း လုပ်င်းဖြစ်သည်။ မြန်မာနိုင်ငံကို ၁၉၆၂ ခန့်မှ စတ်၏၅၀ စိအာဏာရှုစွဲနှင့် အုပ်ချုပ်လာ့သည်။ ယခုတိုင် စစ်တပ်က အာဏာကို ဆက်လက်ချုပ် ကိုင်ထားဆဲရှိပြီး၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့က ကျင်းမွှုသည့် ဧရားကောက်ပွဲတွင် စစ်တပ်ကို ကျောထောက်နောက်ခံ ပြောသော်လုပ်ခြင်းများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးက အနိုင်ရခဲ့သည် ဆိုသော်လည်း မဲမသမာမူများ အကျယ်အပြန် ရှိခဲ့သည်ဟု စုပ္ပါယ်ပွဲပြုဆိုနေကြသည်။

မြန်မာနိုင်ငံသည် စွမ်းအင်လောင်စာ ပါကြွယ်ဝသော်လည်း၊ နိုင်ငံ၏လူထုများမှာ ကြာရှည်စွာ လောင်စာစွမ်းအင် ဆင်းရဲချို့တဲ့ခြင်းကို ခံစားနေရသည်။ အဓိကအားဖြင့် ထင်းမြေား ပြီးသေးနှင့် သဘာဝ လောင်စာများကိုသာ စွမ်းအင်အတွက် အဓိကထား အသုံးပြုနေကြရသည်။ အုပ်ချုပ်နေသည့် စစ်အစိုးရက နိုင်ငံတကာ ကုမ္ပဏီများနှင့် လောင်စာစွမ်းအင်များ တင်းရောင်းချရန် တာချိန်များ ချုပ်ဆိုခြင်း၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည် တရာတိ၊ ဘင်္ဂလားဒေါရ်၊ ထိုင်းနှင့် အိန္ဒိယ နိုင်ငံများသို့ လောင်စာစွမ်းအင် တင်းရောင်းချနေသည်။ အထူးသဖြင့် သဘာဝစာတိဇ္ဇာ ကဲ့သို့သော သဘာဝအရင်း အမြစ်များ တင်းရောင်းချ၍ တိုင်းပြည်ဘဏ္ဍာသို့ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဇွဲအမြောက်အများ ဝင်နေစေသော်လည်း၊ နိုင်ငံတွေမြို့ရှိုးနှင့် ပညာရေး စနစ်အတွက် ကောင်းစွာ အသုံးချခြင်း မရှိပါ။ ကုန်းမာရေး ပညာရေးပုံးမှု အနိမ့်ကျဆုံးနှင့် အဆိုးဆုံး အခြေအနေ တည်ရှိနေပါသည်။

သူ့တွေ့များ တူးဖော်ခြင်း၊ သစ်ထုတ်လုပ်ခြင်းနှင့် ရေကာတာ ရေအားလျှပ်စစ် လုပ်နှင်းများ တည်ဆောက်ခြင်း စသဖြင့် သဘာဝအရင်းအမြစ်များ ထုတ်ပူးသုံးစွဲနေကြောင့် အသေခံရပ်ရွှာလူထုများအပေါ် ကြီးစွာ ထိခိုက်နစ်နာ ဖော်ပါသည်။ မူလကတည်းက မပြောမလည်းဖြစ်နေသည့် တိုင်းရင်းသားအသေခံရများတွင် ပို၍ ပဋိပွဲများ ကြီးထွား လာပေါ်ပါသည်။ မြန်မာနိုင်ငံတွင် တရားဥပဒေနည်းကျ အုပ် ချုပ်မှုကြေးမဲ့နေသည့် အတွက်ကြောင့် ဤသို့သော စီမံကိန်းကြီးများတွင် လာရောက်ရင်းနှင့် မြှုပ်နှံကြသော ကုမ္ပဏီများမှ နှစ်နာရသည့် အသေခံလူထုများအပေါ် တာဝန်ယူ တာဝန်ခံမှုအလျဉ်းမရှိတဲ့ စိတ်တိုင်းကျ ဆောင်ရွက်နေနိုင်ကြပါသည်။ သို့အတွက်ကြောင့် ဤစီမံကိန်းကြီးများမှ ကြီးမားစွာ လူအခွင့်အရေး ချိုးဖောက်မှုများနှင့် အသက်မွေးဝမ်းကျောင်း ဆုံးရုံးအမှုများ ဖြစ်စေကာ၊ ခုကွဲသည့်များ ထွက်ပြုးရမှု၊ မြန်မာနိုင်ငံ နယ်စစ်ကိုဖြတ်ကျော်၍ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်အကိုင်များ လာရောက်ရှာဖွေရန် ထောင်သောင်းနှင့် ချိုးဖောက်လုပ်ကို ဖြတ်ဆောက်ရေးနှင့် အတွက်အတွက် လူအများအပြားပို၍ ထိခိုက်နစ်နာဖွှုလ် အကြောင်းများ ဖြစ်စေပါသည်။

မြန်မာပြည်ရှိ ပြည်သူ့အများစုသည်
ဖယောင်းတိုင်မြို့မြို့သာ အားထားနေရဆဲ



မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသတ္တုတွင်းများ

မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီးဌာန ဖော်ပြထားချက်အရ မြန်မာနိုင်ငံတွင် အဓိကကျောက်မီးသွေးသိက်ကြီး ထွက်ရှိ နိုင်သည့်နေရာ (၁၆)ခု ရှိသည်။ ငါးကျောက်မီးသွေးများ၏ စုစုပေါင်းကြော်ဝမှ တန်ခိုင်သန်းပေါင်း ၂၇၀ ကျော် ရှိသည်။ အထူးသဖြင့် ဆင်ဘက်တုမီန်စံ (Sub-bituminous) အဆင့်ရှိ ကျောက်မီးသွေးများ ဖြစ်ပြီး၊ နိုင်ငံ၏ မြောက်ပိုင်းဒေသများတွင် အထူးသဖြင့် တည်ရှိနေသည်။ (ဖော်ပြပါ စေယားကို ကြည့်ပါ)

ကျောက်မီးသွေးသတ္တုတွင်း စီမံကိန်းများကို သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၃)သတ္တုတွင်းလုပ်ငန်းဌာနက စီမံဆောင်ရွက်ပြီး၊ ပြည်တွင်း-နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သည်။ ၂၀၁၁ ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ ဖော်ပြချက်အရ မြန်မာနိုင်ငံရှိ ကျောက်မီးသွေး သတ္တုတွင်းလုပ်ငန်းများကို နိုင်ငံတော်ပိုင်အနေဖြင့် ၂.၈ % လုပ်ကိုင်မည်ဖြစ်ပြီး၊ ဖက်စပ်လုပ်ငန်းများဖြင့် ၄၃. ၈၇% ကိုလော်လည်းကောင်း၊ ပြည်တွင်းကုမ္ပဏီများက ၅၃.၄၂% ကို သော်လည်းကောင်း ထုတ်လုပ်သွားမည် ဖြစ်သည်။^{၁၁} ဤလုပ်ငန်းများသည် နိုင်ငံတွေမှာ ရှိ ကျောက်မီးသွေးသိက် ၈၂ နေရာတွင် ခွဲ၍ လုပ်စိုင်မည် ဖြစ်သည်။^{၁၂}

နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နေသည့် လုပ်ငန်းများတွင် အိမ်နီးချင်းနိုင်ငံများသို့ ကျောက်မီးသွေး တင်ပို့ ရောင်းချ ခြင်းများလည်း တွဲ၍ ပါဝင်နေသည်။ ဥပမာအားဖြင့်- ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ကျောက်မီးသွေး အများဆုံး ထိုင်းကုမ္ပဏီတွင်ဖြစ်သည်။ ထိုင်းကုမ္ပဏီတွင် ပြည်တွင်းကုမ္ပဏီများက ၅၃.၄၂% ကို သော်လည်းကောင်း ထုတ်လုပ်သွားဖော်ရန်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် ခွင့်ပြုချက် ရထားသည်။ ရှင်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းခုတ် (မီးကုတ်) အေသာက်မီးသွေးများကိုလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည်ပင် ဖြစ်သည်။ ကျောက်မီးသွေး အရင်းအမြစ်များကို တော်းသော်နိုင်းခြားဖက်စပ် ရင်းနီးမြှုပ်နှံမှုများဖြင့် လည်ပတ်လုပ်ကိုင်နေသည် စီမံကိန်းများ (ဥပမာ- မုံရွာကြေးစင် တောင်သတ္တုမြို့မြို့ သို့မဟုတ် ပင်းပက် သံမဏီရည်ကြိုစက်ရှု) တို့တွင် လောင်စာအဖြစ် အသုံးပြုရန်လည်း ထုတ်ယူကြသည်။ (ကျောက်မီးသွေးလောင်စာသုံး စက်ရုံများအေန်းတွင် ကြည့်ပါ) ကျောက်မီးသွေးကို စက်မှုဇုန်များသို့ တင်ပို့သည့် အတွက်ကြောင့်လည်း မြန်မာနိုင်ငံမှ ထုတ်ခဲ့ပြီးသော ကျောက်မီးသွေးများကို သာမန်ပြည်သူများ သုံးစွဲနိုင်မည်လော မသိရှိနိုင်ပေ။ မြန်မာပြည်သူတို့မှာ နာတာရည်သွေး လောင်စာစွမ်းအင် ရှိခဲ့ ရှားပါးမှာ ပြတ်တောက်မှုများ ကြံ့တွေ ခံစားနေကြရပါသည်။



မြန်မာနိုင်ငံရှိ အစိက ကျောက်မီးသွေးသိုက်ကြီးများ^၆ (မြန်မာအစိုးရ ဖော်ပြထားချက်အရ)


စဉ်	တည်နေရာ	မြို့နယ်	ပြည်နယ်-တိုင်း	တန်သန်းပေါင်း	ကျောက်မီးသွေးအော်အား
၁	ပလူဇာဝ/ ချောင်းဆုံး	ကလေးဝ-မောင်လိုက်	စစ်ကိုင်း	၈၉။ ၀၀	ဆပ်-ဘစ်တူမြို့နယ်
၂	ကလေးဝ	ကလေးဝ	စစ်ကိုင်း	၈၇။ ၇၈	ဆပ်-ဘစ်တူမြို့နယ်
၃	ခါးသွေးကျောက်	တမူး	စစ်ကိုင်း	၃၃။ ၉၁	ဆပ်-ဘစ်တူမြို့နယ်
၄	မဟူတောင်	ကန္တိ	စစ်ကိုင်း	၀။ ၈၀	လစ်ကနိုက်
၅	ကျောက်တံခါး	နတ်မောက်	မကျွေး	၀။ ၅၄	ဆပ်-ဘစ်တူမြို့နယ်
၆	မြန်နီ	ပေါင်	မကျွေး	၀။ ၂၅	ဆပ်-ဘစ်တူမြို့နယ်
၇	သင်းပေါင်	ခင်ဗျား	စစ်ကိုင်း	၀။ ၀၈	လစ်ကနိုက်
၈	ကြိုပင်	ကောလင်း	စစ်ကိုင်း	၀။ ၀၃	ဆပ်-ဘစ်တူမြို့နယ်
၉	လွယ်ဂျယ်	မိုးမောက်	ကချင်	အခမြာက် အများရှိနေ	-
၁၀	တိုကျို	ပင်လောင်း	ရှမ်း	၂၀။ ၂၀	လစ်ကနိုက်
၁၁	ကျေးသီးမံ့	ကျေးသီးမံ့	ရှမ်း	၃၇။ ၀၀၇	ဆပ်-ဘစ်တူမြို့နယ်
၁၂	နီး	လားရှိုး	ရှမ်း	၂၂။ ၈၀	လစ်ကနိုက်
၁၃	ဆန်လောင် (ဆန်လော)	သီပေါ်	ရှမ်း	၁။ ၆၀	လစ်ကနိုက်
၁၄	အင်းပင်	ကလော	ရှမ်း	၀။ ၂၂	ဆပ်-ဘစ်တူမြို့နယ်
၁၅	မော့တောင်	တန်သီးရှိုး	တန်သီးရှိုး	၃။ ၆၀	ဆပ်-ဘစ်တူမြို့နယ်
၁၆	သီမတော်(ကော့မြှုပ်း)	တန်သီးရှိုး	တန်သီးရှိုး	၂။ ၀၀	ဆပ်-ဘစ်တူမြို့နယ်
စုစုပေါင်း				၂၇၇။ ၈၀	

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းခုတ် (မိုးကုတ်) ဒေသမှ တွေ့ရှိသည့် ကျောက်မီးသွေးသိုက်ကို ဖော်ပြထားသည့် အစိက ကျောက်မီးသွေးသိုက်ကြီး (၁၆) ခုတွင် ပါဝင်ဖော်ပြထားခြင်း မြန်မာနိုင်ငံရှိ အစိက ကျောက်မီးသွေးသိုက်ကြီးတဲ့ ဖြစ်သည်ဟု ထိရှိရပါသည်။

ပတ်ဝန်းကျင် အညွှန်ညွှန်းစေဆုံး ဖြစ်သည့် ကျောက်ဖြစ်ရပ်ကြေး (ကျောက်မီးသွေး)

ကျောက်မီးသွေးသည် လွန်ခဲ့သည့် နှစ်သန်းနှင့်ချို့သည့် ကာလက ပေါက်ဖွားရှင်သနပြီး၊ သေဆုံးခဲ့သော သစ်ပင်အကြောင်း အကျိန်များမှ ဖြစ်ပေါ်လာသည့် ရပ်ကြောင်းလောင်စာဖြစ်သည်။ ကျောက်မီးသွေးသည် ကာဘွန်ဓာတ် အများဆုံး ပါဝင်သော ရပ်ကြောင်းလောင်စာဖြစ်ပြီး၊ သဘာဝဓာတ် ဒွေ့နှင့်ယဉ်လျှင် လောင်စာစွမ်းအင် ယူနစ်ချင်းအတူတူ ထုတ်လွှတ်ပေးလျှင်သော်မှ ကာဘွန်ဓာတ်အောက်ဆိုဒ်ဓာတ် (CO₂) ၇၀% အထိ ပို၍ လောင်ကျမ်းထုတ်လွှတ်သည်။ ဤကာဘွန်ဓာတ်အောက်ဆိုဒ်ဓာတ် များသည် လူသားများ၏ ကျန်းမာရေးကို ထိနိုက်စေနိုင်ပြီး၊ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်ပျက်စီးစေရန် အကြောင်းလည်း များစွာ ဖြစ်စေနိုင်ပါသည်။


လုပ်ငန်း/ကုမ္ပဏီ (သိရှိရသမျှ)	သဘွေတ္တား တူးဖော်မှု အခြေအနေ
ထွန်းသွင်း၊ ထူးသစ်နှင့် အမှတ်(၃) သဘွေတ္တားဝန်ကြီး ဌာန	တူးဖော်ထုတ်လုပ်နေ
အမှုအိုးစီ	တူးဖော်ထုတ်လုပ်နေ
အမှတ်(၃)သဘွေတ္တားဝန်ကြီး ဌာန ရွှေဝါဒ မြို့ပြာ Bamboo Result Co. Ltd.	တူးဖော်ထုတ်လုပ်နေ
ရှမ်းရှုံးမန်ဂါး၊ အောင်အုပ်စု ရွှေသံလွင်	တူးဖော်ထုတ်လုပ်နေ
အမှတ် (၃)သဘွေတ္တားဝန်ကြီး ဌာန	
အော်လုံး အင်တာနေရာင်နယ်	တူးဖော်ထုတ်လုပ်နေ
စရာဘူရီ၊ အမှုအိုးစီ	




ပတ်ဝန်းကျင် အညွှန်းသွေး ဖြစ်သည့် ကျောက်မီးသွေး (လစ်ကနိုက်)

ကျောက်မီးသွေး အဓိကအားဖြင့် (၂)ရီးရှိသည်။ မာကျိုးသော အနေကိရောင် အင်သရာဆိုက် နှင့် ဘစ်တူမိန်စိ (anthracite and bituminous) မှုသည် ပျော်သော အညွှန်းရောင် ကျောက်မီးသွေးများ ဆပ်-ဘစ်တူမိန်စိ နှင့် လစ်ကနိုက် (bituminous and lignite) အထိ ရှိသည်။ ပျော်၍ အညွှန်းရောင်၍ သော လစ်ကနိုက်ကျောက်မီးသွေးသည် ကျောက်မီးသွေးများ အားလုံးအနက် ပတ်ဝန်းကျင် အညွှန်းသွေး ဖြစ်သည်။ လောင်စာစွမ်းအင် တယူနစ်ထုတ်လုပ်သမျှတွင် အခြားကျောက်မီးသွေးများထက် ကာဘွန်ခိုင်အောက်ဆိုင် အများဆုံး ထွက်သောည်။ လစ်ကနိုက် ကျောက်မီးသွေးများသည် အခြားကျောက်မီးသွေးများထက် စာလွှင် အလိုအလျောက် လောင်ကျွမ်း ပေါက်ကွဲစေတတ်သည်။

မြန်မာနိုင်ငံ၏ ကျောက်မီးသွေးသုံး လျှပ်စစ်ခါတ်အားပေးစက်ရုံစံကိန်းပြုမြေပုံ





ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်စက်ရုံတွင် ထုတ်လွှတ်မှု အဆင့်များ

လျှပ်စစ်ထုတ်လုပ်ရန် ကျောက်မီးသွေးကို အသုံးချသည့်အခါ ယေဘုယျအားဖြင့် ငါးကို ကြိတ်၍ သို့ပြင့် လျှော့သည့် အဲဒီအိုးထဲတွင် လောင်ကျမ်းစေပါသည်။ သူ့မီးအိုး ထဲမှ အပူသည် သို့ပြင်လာအတွင်းမှ ရေကို ရေနွေးငွေ အဖြစ် ပြောင်းစေသည်။ ရေနွေးငွေဖြင့် တာဘိုင်များကို လည်ပတ်စေ၍ ထို့နောက် ဂုဏ်နာရတာများမှ လျှပ်စစ်ကို ထုတ်လွှတ်ပေးသည်။ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ထုတ်စက်ရုံများသည် ရေနွေးငွေအားသုံးစက်များ ဖြစ်ကြသည်။ ကျောက်မီးသွေးကို သူ့မီးအိုးအတွင်း လောင်ကျမ်းစေသည့်အခါ အဆိပ်သင့်စေသော ညစ်ညင်းပစ္စည်းများ စွန့်ထုတ်သည်။ ငါးတို့ကို ကျောက်မီးသွေးပြုမှုနှင့်များဟု ခေါ်ပြီး၊ အနယ်ပြန်ကျေစေသည်။ (ကျောက်မီးသွေး ပြုမှုနှင့်များအခကြောင်းကို ကြည့်ပါ။) မီးအိုးထဲမှ ထွက်လာသော မီးခိုးငွေများကို ကောင်းကင်သို့ မီးခိုးခေါင်းတိုင်မှတဆင့် ထုတ်လွှတ်သည်။ ဤမီးခိုးငွေ များတွေ အဆိပ်သင့်စေသည့် ဓာတ်ငွေများပါဝင်ပြီး၊ လူတို့၏ ကျိုးမာရေးကို ထိနိုက်စေပြီး အက်ဆစ်မိုးအဖြစ် ပြန်၍ ရွာသွားစေသည်။

မြန်မာနိုင်ငံရှိ ကျောက်မီးသွေး လောင်စာသုံး ရေနွေးငွေ လျှပ်စစ်ခါတ်အားပေးစက်ရုံများ

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး၌ လျှပ်စစ်ထုတ်သော စက်ရုံများကို သမိုင်းတွင် ရှိခဲ့ဖူးပါသည်။ မြတ်သူ ကိုလိုနဲ့ အုပ်ချုပ်စဉ်ကာလွှာ (၃၀) မဂ္ဂါဝ် ထဲတို့လုပ်နိုင်သည့် စက်ရုံကို နှစ်ကုန်မြှို့ အလုံတွင် တည်ဆောက်ထားခဲ့ဖူးသည်။ ဤစက်ရုံကို ၁၉၉၀ ခုနှစ်တွင် ပြန်မာနိုင်ငံ၏ လျှပ်စစ်ခါတ်အားပေးစက်ရုံများတွင် ၂၀၂၀ ခုနှစ်တွင် ပြန်မာနိုင်ငံတွင် ကျောက်မီးသွေးလောင်စာမှ ၃၇.၃၂ % ကိုသာ သုံး၍ ထုတ်လုပ်သည်။၁၁။ သို့သော်လည်း ဤထုတ်လုပ်မှုများမှာ လူနေအိမ်ထံးအတွက်မဟုတ်ဘဲ အမြားသွားတွင် လုပ်ငန်းများတူဖော်ရေးတွင် ဆက်၍ အသုံးချရန်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာဖြင့် ထုတ်မည့် စက်ရုံများမှ လျှပ်စစ်များကို ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမှုပိန့်သည့် စီမံခိန်းများနှင့် စက်မှုနှုန်းများသို့ ထောက်ပံ့ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့မဟုတ် အီမိနီးချင်းနိုင်ငံများသို့ လျှပ်စစ်စွမ်းအင် တင်းရောင်းချရန် ဖြစ်သည်။ (မြေပုံးကို ကြည့်ပါ။)

မြန်မာနိုင်ငံ၏ အရွှေတောင်အာရုံ အကြီးခုံးကျောက်မီးသွေးစက်ရုံမိမိကို

ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတရာ့ဖြစ်သည့် အီတာလျှော့ထိုင်းကုမ္ပဏီ (Italian-Thai Development Plc.) သည် ၂၀၁၀ ခုနှစ် နိုင်ဘာလတွင် ထားဝယ်ရောက်ဆိပ်ကမ်း ဆောက်လုပ်ရန်အတွက် မြန်မာအိုးရှုန်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤအီအစီအစဉ်တွင် အရွှေတောင်အာရုံ၏ အကြီးခုံးကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံ (၄,၀၀၀ မဂ္ဂါဝ်) ကို တည်ဆောက်ရန် အစီအစဉ် ပါဝင်ပါသည်။ ဤအီအစီအစဉ်ကို ဆန္ဒပြုမှုများ၊ တရားရုံး၊ ရင်ခိုင်ရမှုများကြောင့် အချိန်ကြောမြင့် ဖင့်လေးနေ့ရသည့် ထိုင်းနိုင်ငံ ဆိပ်ကမ်းမြှို့ဖြစ်သည့် ရာယောင်း (Rayong) ရှိ မော်တွေ့ဖွဲ့ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်စက်ရုံ၏ အမှုရှိနေသည်။ အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။ ထားဝယ်တွင် ဤစက်ရုံရုံတည်ဆောက်မှသည့် ထိုင်းတို့အတွက် ပို၍ သဘောတွေ့စရာ ဖြစ်သည်။ အကြောင်းမှာ သဘောဝတ်ဝန်ဘျာင် စောင့်ကြည့်လေ့လာနေသူများ၏ မျက်စွဲအောက်မှ ကင်းလွှတ်မည့် ပြုပြီး၊ မြန်မာစစ်အိုးရလည်း ဤစီမံခိန်းများ ပတ်သက်လာသည့် မြေယာများပေါ်တွင် နေထိုင်သည့် ဒေသခံများကို လွယ်ကူစွာ နှင့်ထုတ်နိုင်သောကြောင့် ဖြစ်ပါသည်။၁၂။



တည်ဆောက်မည့် ထားဝယ်ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတွက် စီမံခိန်းအီအစီအစီအစဉ်ပြုလေး။



အပိုင်း (၂)
တိကျို့ကျောက်မီးသွေးစီမံကိန်း





တိကျွေအနီးတွင် ရရတ်သီးလှမ်းနေဖြပံ့



တိကျွေရွာအပြင်က ရရတ်စိုက်ခင်း

တိကျို့ကျေးရွာနှင့် ပတ်ဝန်းကျင်အေသာ့များ

လူဦးရေ ၃,၀၀၀ ခန့်နေထိုင်သည့် တိကျို့ကျေးရွာသည် တောင်ကြီး-ပင်လောင်း-နေပြည်တော် ကားလမ်းမကြီးပေါ်တွင် တည်ရှိ၍ ရှမ်းပြည်တောင်လိုင်း ပင်လောင်းမြို့နယ်အထဲတွင် တည်ရှိပါသည်။ အမြဲအမြဲတောင်မြို့နယ်၏ အနောက်တောင်ဖက် (၁၃) မိုင်အကွား၊ ကလောမြို့၏ တောင်ဖက် (၂၂) မိုင်အကွားတွင် တည်ရှိပါသည်။ ကလောနှင့်အင်းလေးကန်သည် နိုင်ငံခြားခနီးသွားများအတွက် လည်ပတ်စကား နေရာများ ဖြစ်ပါသည်။ တိကျို့ကျေးရွာလူထူး အများစုံမှာ ရှမ်း၊ ပအုံများ၊ တောင်ရှိုး၊ ဗမာတိုင်းရင်းသားများ ဖြစ်ပါသည်။ အများအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်လုပ်ကြသည်။ အသက် (၄၀) အထက် ကျေးရွာလူထူးမှာ မြန်မာစာကို အရေးအဖတ် တတ်ကွာမ်းမှ မရှိကြပါ။

တိကျို့နှင့် ပင်လောင်းမှ ထုတ်လုပ်သည့် လက်ဖက်သည် မြန်မာနိုင်ငံတွင် နာမည်ကြီးပါသည်။ ထိုအပြင် ရန်ကုန်၊ မွန်လေး နှင့် တောင်ကြီးချေးကွက်များသို့ အာလုး၊ အများအပြား ထုတ်လုပ်တင်းနေသည့် အေသာက်များ ဖြစ်ပါသည်။ ရာသီအလိုက် ဆန်ပါး၊ အာလုး၊ ကော်မီးထိုး၊ ကြက်သွားဖြူး၊ ရှုတ်သီး၊ လက်ဖက်များစိုက်၍ အသက်မွှေးကြြီး၊ ဘီလူးချောင်းနှင့် နောင်တရားမှ စီဆင်းလာသည့် စမ်းချောင်းရောကို အသုံးပြုကြသည်။ တိကျို့အေသာက် အင်းလေးကန်၏ ရေဝေရော့ ဆောင်ရွက်ပေးနေသည့် ရေးယာ ၁,၄၂၂ စတုရန်းမိုင်ကျယ်ဝန်းသား အေသာက်တွင် တည်ရှိနေပါသည်။ တိကျို့ကျေးရွာများသို့ သွေးတွင်းမှ ပဟိုပြု၍ (၅)မိုင်ပတ်လည် အတွင်းရှိ ဤအေသာက်တွင် ကျေးရွာ (၂၂)ရွာ (လူဦးရေ ခန့်မျိုး ၁၂,၀၀၀ ကျော်) နေထိုင် ကြပါသည်။^{၁၁}

အထက် ဘီလူးချောင်း

အင်းတိန်ချောင်းဟုလည်း ခေါ်ဆိုကြသည့် ဘီလူးချောင်းသည် ပင်လောင်းမြို့၏ အနောက်မြောက်ဖက်တွင် မြစ်များခံ၍ စတင်စီးဆင်းသည်။ မိုင် (၄၀)ခန့် စီးဆင်းလာပြီးနောက် အင်းလေးကန်၏ အနောက်ပက်သို့ ပေါင်းဝင်သည်။^{၁၂} အထင်ကရ အင်းလေးကန်သို့ စီးဝင်သည့် ချောင်း (၃)ခုအနက် တရာ့ဖြစ်ပါသည်။ (အောက်တွင် ဖော်ပြထားသည်) ချောင်းဖြတ်သန်းဆင်းရာ တလျောက်၍ ကျေးရွာများသည် ချောင်းရောက် စိုက်ပျိုးရေးအတွက်သာ မကဘဲ၊ သုံးရေနှင့် သယ်ယူပို့ဆောင်ရေးအတွက်လည်း အသုံးပြုကြသည်။

ရွာသားများက ရိုးရာအရ ဝါးများဖြင့် ချောင်းတလျောက်တွင် တာတမ်းယောက်များ တုတ်ကာ စိုက်ခင်းများထဲသို့ ရေပေးသွေးသည်။ သို့သော်လည်း အစိုးရက အထက်ဘီလူးချောင်းတွင် မရှိဝင် (၂၉) ထုတ်လုပ်နိုင်သည့် ရေအားလုပ်စစ် စီမံကိန်းကို နိုဒ်ခို့ စွမ်းအင် အိုအောစစ် တည်ဆောက်ရေးကုမ္ပဏီ (NEO Energy Oasis Development Company) နှင့် တည်ဆောက်နေသည်။^{၁၃} ဤဆည်သည် ရွေးဟောင်း ရွှေအင်းတိန်ဘုရား၊ နာမည်ကြီး အင်းလေးဖောင်တော်ဦးစေတိနှင့် တစ်မိုင်မျှပိုင် မဝေးသည့် နေရာတွင် တည်ရှိနေသည်။ ဤဆည်တည်ဆောက်မှုကြောင့် အင်းလေးကန် ရေမျက်နှာပြင် အမြင့် မည်သို့မည်ပုံ ပြောင်းလဲသွားမည်ကို မထိရှှိနိုင်သေးဘဲ ရှိနေသည်။ လူအများ ထိနိုက်နစ်နှင့်ခြောက်မှုများနှင့် ပတ်သက်၍ အကဲဖြတ်စုံစိုး စစ်ဆေးမှုများလည်း ပြုလုပ်မှုမရှိသေးပါ။





© Yuzo Uda

၂၀

အင်းလေးကန်


အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေချိကန် ဖြစ်ပြီး၊ နိုင်ခြားဇွဲ့သည် အများဆုံး သဘောကျောစ်၌ကို လည်ပတ်ရာ နေရာလည်း ဖြစ်သည်။ ယင်းကန်ကို အရှေ့တောင်အာရုံးနိုင်များ အသင်း (အာဆီယံ) ၏ ထိန်းသိမ်းရမည့် အမွှအနှစ်ဗျာ်များ စာရင်းတွင်လည်း ထည့်သွင်းထားသည်။ အင်းသားတံ့များ၏ ထူးခြားသည့် ခြေထောက်တဖက်ဖြင့် လျော့လှုပ်ဟန်ကြောင့်လည်း ထင်ရှားသည်။

အင်းလေးကန်တွင် သဘာဝါးထွေများ ကြွယ်ဝစ္စာ တည်ရှိနေသည်မှာလည်း အထူးတန်ဖိုးထားကြသည်။ ကမ္ဘာပေါ် တွင် မည်သည့်နေရာမှ မတွေ့ရှိရသော ပါးမျိုး (၉) မျိုးကိုလည်း အင်းလေးကန်တွင်သာ ပေါက်ဖွားနေထိုင်ကြသည်ကို တွေ့ရှိကြရသည်။^{၁၅} ယင်းကန်တွင် ငြက်မျိုးထိတ်များလည်း စုံလင်ပေါ်ကြယ်လှသည်။ မှတ်တမ်းများအာရ ငြက်မျိုးထိတ် (၅၅၄) မျိုး နေထိုင်သည်ကို တွေ့ရှိရသည်။^{၁၆} အင်းလေးကန်ဒေသတွင် ကျေးရွာ (၈၀၀) ခန့် တည်ရှိနေထိုင်နေပြီး၊ စုစုပေါင်း လူဦးရေ ၁၇၀,၀၀၀ ခန့် မို့တင်းနေထိုင်ကြသည်။

အင်းလေးကန်သည် မြစ်ချောင်း ၂၉ ခုစီးဝင်နေသည့်အနက် ဘီလူးချောင်းနှင့် သန်းတောင်ချောင်း (ကလောချောင်း)၊ နမ့်ကတ်ချောင်းတို့သည် အင်းလေးကန်ထဲသို့ အဓိကစီးဝင်သည့် မြစ်ချောင်းများ ဖြစ်သည်။^{၁၇} ဘီလူးချောင်းဝသည် အင်းလေးကန်ရှိ ပါးမျိုးများ အထူး မို့တင်းနေထိုင်ကြရာ နေရာများအနက်တစ်နေရာ ဖြစ်သည်။^{၁၈}

အင်းလေးကန်၏ ရေမျက်နှာပြင် ပုံးလွှမ်းမှုရော့ပာ့နှင့် ရေ၏ အရည်အသွေးမှာ တဖြည့်ဖြည်းချင်း ယုတေသနများနှင့် နေကာ၊ အထူးသဖြင့် ရေပေါ်ကျွန်းများများရှိ စိုက်ပျိုးရေးလုပ်ငန်းတွင် ဓာတ်ပေ့ မြေထဲအားနှင့် ပိုးသတ်ဆေးများ အထူးပြော်မှ ကြောင့် ဖြစ်သည်။^{၁၉} ၂၀၁၀ ခုနှစ် နေရာသိတ် နှစ် (၅၀) တွင်း ရေမျက်နှာပြင် အနိမ့်ဆုံးအထိ ကျွန်းရွားစွာ မေးခြားကိုလာခဲ့သည်။^{၂၀} ရေထုပ္ပန်းမှုပိုလာခြင်းနှင့် ရေမျက်နှာပြင်ကျောင်း မေးခြားကိုလာခြင်းကြောင့် အင်းလေးကန်၏ အနာဂတ်နှင့် ပတ်သက်၍ များစွာ မေးခွန်းထုတ်ဖွယ် ရှိနေသည်။

တိကျိုစေတွေ့ကြောက်မီးသွေး စီမံကိန်းနှင့် အင်းလေးကန်ပြောပုံ



တိကျစ် ကျောက်မီးသွေးသတ္တုတွင်း

တိကျစ် ကျောက်မီးသွေးသတ္တုတွင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးအာပ့ုင့် ကျောက်မီးသွေးတွင်း ဖြစ်ပြီး နေ့စဉ် ကျောက်မီးသွေး တန် ၂,၀၀၀ ခန့် ထုတ်လုပ်နေပါသည်။ အဓိက ကျောက်မီးသွေးတွင်းမှာ မြေပေါ် အာပ့ုင် တူးဖော်ထုတ်လုပ်ခြင်း ဖြစ်ပြီး၊ ရင်းသည်မြေမျက်နှာပြင် ၅၀၀ ကေ အထိ ကျယ်ဝန်းပြီး ဆက်လက်ချွဲတွင်ရန်လည်း ရှိပါသည်။ ထို့အပြင် ကျောက်မီးသွေးပမာဏ အနည်းငယ်ကိုလည်း မြေအောက်ထို့က်ခေါင်း စနစ်ဖြင့် တူးဖော်ထုတ်လုပ်နေပါသည်။ ဤလိုက်ခေါင်းများမှာ စိုက်ခင်းများအောက်တွင် (၄) မီတာ အကျယ် တွင်းများဖြင့် တူးဖော်ထုတ်လုပ်ခြင်း ဖြစ်သည်။

မြေမျက်နှာပြင် အာပ့ုင်စနစ် ကျောက်မီးသွေးသတ္တုတွင်း

မြေမျက်နှာပြင် အပွင့်သွေးတွင်ခြင်း

၂၀၀၂ ခုနှစ်တွင် တူးဖော်မှုကို မြေမျက်နှာပြင်အပွင့်စနစ်ဖြင့် စတင်စီစဉ်ခဲ့သည်။ စက်ယွန်ယားကြီးများဖြင့် သစ်ပင်များ၊ ဤပုံပုံများကို ရှင်းလင်းပစ်ပြီး၊ မြေပြင် အပေါ်ထွောကို ဖယ်ရှားပစ်ခဲ့သည်။ ဤလုပ်ငန်းစဉ်ဘွင် များစွာသော စိက်ပျိုးရေး လုပ်ငန်းများ ပျက်စီးကြရသည်။ ထို့နောက် အလပ်သမားများက ဒိုင်းနှစ်ကိုယ်များကို အသုံးပြု၍ မြေကို ဖောက်ခွဲပြီး၊ အပွင့်ကျင်းပြုလုပ်စစ်သည်။ ပေါက်ကွဲတွန်လှုပ်များကြောင့် မြေများ ပြုကျကွန်သည်။ ဤပေါက်ကွဲများ၏ တိန်ခါအားကြောင့် တိကျစ် ကျေးရွာရှိ အီမာများ၊ အဆောက်အအိုးများ အက်ကွဲကုန်ကြရသည်။

အချက်အလက်များ


တိကျစ် မြေပေါ်အပွင့် ကျောက်မီးသွေးတူးဖော်ခြင်း

စတင် ရှာဖွေတွေ့ရှိမှု	၁၉၈၉ ခုနှစ်
မြေမျက်နှာပြင်အပွင့်စနစ်ဖြင့် တူးဖော်ရန် စတင်ပြင်ဆင်ခြင်း	၂၀၀၂ ခုနှစ်
ထွက်ရှိနိုင်သော ကျောက်မီးသွေးပမာဏ	၂၀၁၂ ခုနှစ်
ကျောက်မီးသွေးပုံးလွမ်းမှ ပမာဏ	၅၄၄ ကေ
ကျောက်မီးသွေး အမျိုးအစား	လစ်နိုက်နှင့် ဆပ်-ဘစ်တူမိနပ်၏။
တူးဖော်မှုစနစ်	မြေမျက်နှာပြင် အပွင့်သွေးတွင်မြင်းနှင့် မြေအောက် ဥမှင်လိုင်ခေါင်းဖြင့် တူးဖော်ခြင်း
နေ့စဉ် ထုတ်ယူသည့် ပမာဏ	တနေ့လျှင် ကျောက်မီးသွေး ၁, ၇၇၀ မှသည်၂, ၀၀၀ တန်
ကျောက်မီးသွေးသိုက် တည်ရှိနေမှု ပမာဏ	အရှည်၂ မီတာနှင့် အနက်၆ မီတာ ပေမှ ၆၀ ပေအထိ။
ကျောက်မီးသွေးကို အသုံးပြုပုံ	ကျောက်မီးသွေးတွင်မှ တစ်မိုင်ခွဲ အကွားတွင် ရှိသော တိကျစ် ကျောက်မီးသွေး လောင်စာသုံး ရေနွေးဇွဲ၊ လျှပ်စစ်ခါတ်အားပေးစက်ရုံသို့ ထပ်ကားများဖြင့် တင်ပို့သည်။ ထို့အပြင် (၆)ကီလိုမီ (conveyer belt) စက်ခါးပတ်ကြီးဖြင့်လည်း တင်ပို့သည်။
တူးဖော်ရေးတွင် ရင်နှီးမြှုပ်နှံမှု ပမာဏ	အမေရိကန်ဒေါ်လာ ၁၀ သန်း




မြေအောက် ဥမင်ဖြင့် တူးဖော်ခြင်း

မြေမျက်နှာပြင်အပွင့်စနစ်ဖြင့် တူးဖော်ရန် မစိစဉ်မြိုက်၊ မြန်မာစစ်တပ်မှ စစ်သားများက နောင်တရားနှင့် တီကျိုးရွှေ အနီးရှိ အသံများ၏ လယ်မြေများအောက်တွင် မြေအောက် ဥမင်များဖြင့် စတင်၍ တူးကြသည်။ ရွှေသားများသည် စစ်သားများကို ကြောက်စွဲသောကြောင့် မည်။ သူတိုးကမျှ စောအကမတက်ရှိကြပေ။ ရွှေသားများသည် ဗမာစစ်သားများ၏ ဦးခြောက်မှုကို ခံရသည်အပြင် လယ်ယာမြေများပါ ပျက်စီးစေခြင်းကို ခံခဲ့ကြရသည်။ ထို့နောက် မြန်မာနိုင်ငံအလယ်ပိုင်းမှ အလုပ်သမားများ ခေါ်ဆောင်လာပြီး၊ ဥမင်များဖြင့် ကျောက်စီးသွေးများ တူးဖော်ထုတ်လုပ်ကြသည်။ လက်ဖက်ခင်းများနှင့် ပပါးခင်းများ အောက်ရှိ ကျောက်စီးသွေးကြောများကို မြေအောက်ဥမင်စနစ်ဖြင့် တူးဖော်ကြပြီး ရလာသည့် ကျောက်စီးသွေးများကို လယ်ကွင်းယာကွင်းများ ဘေးပါတ်ဝန်းကျင်တွင် ပုံထားကြသည်။ ထို့ကြောင့် မြေဆီစာတ် ပျက်စီးစေပြီး နောက်ထပ် သီးနှံစိုက်ပျိုးရေးလုပ်ကိုင်ရန် အခြေအနေလည်း ယိုယ်းပျက်စီးလာစေ တော့သည်။ ယနေ့ကာလတွင် မြေအောက် ဥမင်ဖြင့် ကျောက်စီးသွေးတူးဖော် ထုတ်ယူနေခြင်းကို ပြန်းတန်ကျေးရွှေ စေတီ၏ မြောက်ဟင်၊ ဖရာ့ဖြန်းကျေးရွှေ၊ အရှေ့ဖက်၊ နောက်တရားမြို့၏ အရှေ့ဖက်နှင့် ဆောင်းပြောင်းရွှေအနီးတွင် တူးဖော် ဆောင်ရွက်နေ ကြသည်။



မြေအောက် လိုင်ဂူသထွေမြိုင်းစနစ်သည်
လယ်ကွင်းများကို ပျက်စီးစေခြင်း

တိကျွန်ကျောက်မီးသွေးသွေးတွင်နှင့် စက်ရုံးစီမံခိန်းပြုမောင်



ရင်းနှီးမြှုပ်နှံသူများ

ဤကျောက်မီးသွေးတွင်ကို မူလက တရုတ်နိုင်ငံ အမျိုးသား အကြီးစားစက်မှုလုပ်ငန်း ကော်ပိရေးရုံး (China National Heavy Machinery Corporation - CHMC)နှင့် ရှမ်းရိုးမန်း၊ ကုမ္ပဏီ၊ အမှတ်(၃) မြန်မာ့သွေးလုပ်ငန်းဌာန၊ ရွှေသံလွင် ကုမ္ပဏီ၊ အရွှေဖျားဖွံ့ဖြိုးရေးကုမ္ပဏီ၊ ဒေဝါအုပ်စုကုမ္ပဏီ၊ အောင်အုပ်စုကုမ္ပဏီ၊ အတူးအေးလုပ်ငန်းတို့က စာချပ်ချုပ်ဆိုခဲ့သည်။ တူးဖော်ထုတ်လုပ်မှု (J)နှစ် ခန့်အကြောတွင်၊ ရွှေသံလွင်၊ အောင်အုပ်စု အတူးအေးလုပ်ငန်းတို့က စီမံခိန်းလုပ်ငန်းမှ အမြတ်မရရှိသောကြောင့် စာချပ်မှ ပြန်လည်နှစ်စဉ်စွာကြသည်။ ထိုအပြင် ၂၀၁၀ ခုနှစ် ပြောလတွင် ရှမ်းရိုးမန်း၊ ကုမ္ပဏီက ငါး၏ အစုရယ်ယာများကို ဒေဝါအုပ်စု ကုမ္ပဏီ၏ ပြန်လည် လွှာပြောင်း

ရောင်းချသည်ဟူသော ကောလာဟလများလည်း ရှိခဲ့သည်။ သို့သော်လည်း ဤသတင်းနှင့် ပတ်သက်၍ တရားဝင် အတည်ပြုချက်ရယူ နိုင်ခြင်းမရှိပါ။ တရုတ်နိုင်ငံ CHMCကုမ္ပဏီ အင်တာနက်စာမျက်နှာတွင်ဖော်ပြ ထားချက်များ အရ ဤကုမ္ပဏီက မြန်မာနိုင်ငံတွင် ပြောပေါ်အပွင့် မြင်းတူးဖော်ခြင်း လုပ်ကိုင်နေသည်ဟု ဖော်ပြ ထားသည်။ သို့သော်လည်း ကုမ္ပဏီစာချပ် သက်တန်းတို့မှာ ရောက်ထပ် အခြေအနေများကို အတည်ပြုနိုင်ခြင်း မရှိပါ။



တိကျွန်ကျောက်မီးတွင် စီမံခိန်းအတွက် ဒေဝါကုမ္ပဏီဆိုင်းဘတ်



တိကျစ် ကျောက်မီးသွေးလောင်စာသုံး ရေနွေးငွေ့ လျှပ်စစ်ခါတ်အားထုတ်စက်ရုံ

တိကျစ်စက်ရုံသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ခါတ်အားထုတ်စက်ရုံ ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် စစ်အဖိုးရ၏ ခုတ်ယဉ်က္ခာက္ခာ ပို့ဆေသုံး ရောက်ရှိလာပြီး စက်ရုံတည်ဆောက်ရန် နေရာရွေးချယ်ပေးခဲ့ပါသည်။ အေသံ တပ်ဗျာများကိုလည်း အေသွေး စိုက်ပျိုးခြင်း ကောက်ရှိလာပြီး အေမြန်မာန်အတွက် အမိန့်ပေးခဲ့ပါသည်။ လျှပ်စွဲ တပြားတကျပိမ့် ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိပါ။ တရုတ်နိုင်ငံ၏ (CHMC) ကုမ္ပဏီရှင် မြန်မာနိုင်ငံမှ အောင်အုပ်စု ကုမ္ပဏီတို့က စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးကြပ်မှုအောက်တွင် စက်ရုံကို စတင်တည်ဆောက်ခဲ့ကြပါသည်။ ၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် စက်ရုံကို စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ် ပြောလတွင် တည်ဆောက်မှု ပြီးဆုံးခဲ့ပါ သည်။

၂၆

ဤစက်ရုံတွင် ၆၀ မဂ္ဂါဝိရှိ တာသိုင် (J)လုံး ပါဝင်ပြီး၊ နှစ်စဉ် လျှပ်စစ်ဓာတ်အား ၆၀၀ ရှိရှိပါဝိ နာရီသန်းပေါင်း (Gwh) ထုတ်ပေးနိုင်ပါသည်။ နှစ်စဉ်ကျောက်မီးသွေး ၆၄၀,၀၀၀ တန်ကို (၁)မိုင်ခွဲတွာဝေးသည့် တိကျစ်လျှပ်စစ်ခါတ်အားထုတ် စက်ရုံထို့ ငို့ဆောင်ပေးသည်။ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ကလောက့် မဟာဓာတ်အားခွံစက်ရုံထို့ တင်ထို့ ခဲ့သည်။ မြန်မာသတ်းဌာန၏ အဆိုအရ လျှပ်စစ်ဓာတ်အား ၆၇ မဂ္ဂါဝိကို ပင်းပက် သံပြည့်ကြိုးစက်သို့ ပေးပို့မည့်ဟု သိရသည်။ (ယေားတွင် ကြည့်ပါ)၁၁၁ ဤလျှပ်စစ်စက်ရုံမှ ထွက်ရှိလာသည့် ဓာတ်အားများကို ငါး၏အနီးရှိ နားသိလပ်မြေဖော်ရုံသို့ တင်ပို့ပေးနေသည့်ဟူလည်း သိရှိရသည်။ တိကျစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ကို သဘာဝ အရင်းအမြစ်များ ပိုမိုထုတ်လုပ် အထူးချွေ ဖျက်ဆီးမည့် ကုမ္ပဏီ များထံသို့ပင် ဆက်လက်ထောက်ပုံပေးသို့မည့် ဖြစ်သည်။

တိကျစ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ခါတ်အားစက်ရုံ အချက်အလက်များ။

လျှပ်စစ် ဓာတ်အားပေးစက်ရုံ လုပ်ကိုင်နေသူများ	တရုတ်နိုင်ငံ အမျိုးသား အကြိုးစားစက်မှုလုပ်ငန်း ကော်ပို ရေးရှင်း ကုမ္ပဏီ (CHMC)၊ မြန်မာနိုင်ငံမှ အောင်အုပ်စု ကုမ္ပဏီ၊ မြန်မာလျှပ်စစ်စွမ်းအားလုပ်ငန်း (MEPE)
ရင်းနှီးခြောက်မှုတန်ဖိုး ပမာဏ	အမေရိကန်ဒေါ်လာ ၂၂၁.၉၃ သန်း။
လျှပ်စစ်ထုတ်လုပ်မှု ပမာဏ	၁၂၀ မဂ္ဂါဝိ။ နှစ်စဉ် လျှပ်စစ်ဓာတ်အား ၆၀၀ ရှိရှိပါဝိ နာရီသန်းပေါင်းကို ထုတ်လုပ်ပေးနိုင်သည်။
နှစ်စဉ်သုံးစွဲသောကျောက်မီးသွေးပမာဏ	တန်လျှင် ကျောက်မီးသွေး ၆၄၀,၀၀၀ တန်း။
အေးစုံကျောက်မီးသွေးပြာထုတ်လုပ်မှုပမာဏ	၁၀၀ မှ ၁၂၀ တန်း။
ရေနွေးငွေ့အတွက်ရယူသုံးစွဲသောရေ	အင်းလေးကန်ထံသို့ စီးဝင်သော အထက်တို့လူးချောင်း။

အေသာင် ပြည်သူများအတွက် လောင်စာစွမ်းအင် အခြေအနေ

ဤလျှပ်စစ် စီမံကိန်းမှနေ၍ တိကျို့ကျေးရွာ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားတရှုံး ထောက်ပံ့ပေးသော်လည်း ကျေးရွာလုပ်မှုများ၏ မြေယာများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရုံးပျက်စီးကြရပါသည်။ ယခုအခါ ငါးတို့၏ ကျိုးမာရေးအတွက်ပင် အဆွဲရာ၏ ရှိလာဖြုံးဖြစ်သည်။ ကျောက်မိုးသွေးတွင်းက တဖြည်းဖြည်း ချွဲထွင်လာသည့်အတွက် ကြောင့် ရွှေပြောင်းရွှေးရန် အခြေအနေ ဖြစ်လာနေပါသည်။ သို့အတွက်ကြောင့် အချိန်တို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှုမှာ မည်သိနည်းနှင့်မျှ အသုံးဝင်နိုင်ဖွေ့ကြောင်း မရှိတော့ပေ။

ဟိုပုန်းမြို့ရှိ ဆေးရုံမှုလည်း လျှပ်စစ် အကန္ဒာအသတ်နှင့်သာ အချိန်ပိုင်းခြားဖြီး ရရှိပါသည်။ တောင်ကြီးမြို့ရှိ ဆေးရုံမှုလည်း ခွဲစိတ်ကုသရန်အတွက် ကိုယ်ပိုင်မီစီးကို သုံးနေရပါသည်။ ဤအဖိုးအခေါ်များအတွက် လူနာများက ထပ်မံ့၍ ပေးဆောင် ကြရပြန်ပါသည်။ ဤအချိန်တွင် ပင်းပက် သံရည်ကိုစီးကို ဟိုပုန်း-တောင်ကြီးအကြားရှိ နိုင်ငံခြားသားများ၏ စာချုပ်ဖြင့် လုပ်ကိုင်နေသည့် ကြောင်းမြှော်မြှော်၊ တိကျို့ လျှပ်စစ်စက်ရုံမှုထွင်လာသော ဓာတ်အားကို ကလော မဟာာဓာတ်အား လိုင်းစက်ရုံခွဲမှ တဆင့် နေ့စဉ် (၂၄) နာရီ လျှပ်စစ် ရရှိနေပါသည်။

တိကျို့ လျှပ်စစ်စက်ရုံမှု ဓာတ်အားကို ပင်းပက် သံရည်ကြိုးစီးကို ပေးပို့ရန် ရှိခြင်း

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံရည်းသိုက်ကို ရှမ်းပြည်နယ် မြို့တော် တောင်ကြီးနှင့် (၁၀) ကိုလိုမီတာအကွား တိကျို့နှင့် (၄၀) မိုင် အကွားရှိ ပင်းပက်တောင်တွင် တူးဖော်မည် ဖြစ်ပါသည်။ ဤသံရည်းတွင်း တူးဖော်ထုတ်လုပ်မှု ကြောင့် လူပေါင်း ၇,၀၀၀ ကျော် အိုးအိမ်ပြောင်းရွှေ့ အခြေပျက် ဖြစ်ကြရမည် ဖြစ်ပြီး၊ တောင်တူးလွှားလည်း ပြီးမြေက်ပစ်၍ ပျက်စီးရမည် ဖြစ်ပါသည်။ ပင်းပက်တွင် ရောမ သံရည်ကြိုးစီးတို့ တည်ဆောက်နေပြီး၊ အကျယ်အပြန် ပြောဆိုနေကြသည့် ကောလာဟလများအရ သံရှင်း သာမက၊ ယူရေနီယံ သွေးရှင်းပင် တွေ့ရှိထားသည့်ဟူလည်း ဆိုကြပါသည်။ စက်ရုံ တည်ဆောက်ရေးစီမံကိန်းအတွက် စိုက်ပျိုးမြေကော် ၇,၀၀၀ ခန့်ကို သိမ်းယူခြုံပြီး၊ စက်ရုံကို ပင်းပက် အမှတ် (၅) သံမဏီစက်ရုံဟု ခေါ်ဆိုပါသည်။

သံစက်ရုံလုပ်ငန်းများ လည်ပတ်ရန်အတွက် တိကျို့ လျှပ်စစ်ဓာတ်အား စက်ရုံမှု ထွေက်ရှိလာသော လျှပ်စစ် ၆၅ မဂ္ဂဝါဝိကို အသုံးပြုမည်ဟု သိရပါသည်။ ပင်းပက် စက်ရုံတည်ရှိရာနေရာ၏ အရေးတောင်ဘက် မိုင်အနည်းငယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ အေသာက်လည်း ဖြစ်ရာ စက်ရုံလုပ်ခြေားရေးအတွက် ကင်းလှည့်ကြော် မြန်မာ စစ်တပ်မှု စစ်သားများက ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်၊ ပေဖော်ဝါရီလနှင့် စက်တင်ဘာလတွင် ရွှေသားများကို နှိပ်စက်ကြည်းပမ်းခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွှာနှံကြပါသည်။ ပင်းပက် သံစီမံကိန်းသည် ရှုရား၊ အီတလီ နှင့် မြန်မာကုမ္ပဏီများ ဖက်စပ်ဆောင်ရွက် နေကြပါသည်။၁၁ ရှမ်းပြည်နယ် အလယ်ပိုင်းရှိ ကျေားသီးမံ့စံ ကျောက်မိုးသွေးတွင်းက ပင်းပက်စက်ရုံ၏ လိုအပ်မည့် နေ့စဉ်ကျောက်မိုးသွေး ၁၃,၀၀၀ တန်ကို (၇၂) နှစ်ကြား တင်ပို့ပေးမည် ဖြစ်ပါသည်။၁၂



ဆောက်လုပ်နေဆဲ ပင်းပက်သံရည်ကြိုးစီးကို



လပ်သမားများနှင့် ကလေးယဉ်များသည် ဉာဏ်ညွှန်းသောရေများနှင့် မဖြစ်မနေထိတွေ့နေရပါ



အပိုင်း (၃)
ဒေသခံပြည်သူများနှင့်
သဘာဝတ်ဝန်းကျင်အပေါ်
ဆိုးကျိုးသက်ရောက်စွဲများ



“ကုမ္ပဏီကြီးတွေ မလာခင်တုန်းက ရွာကလူတိုင်းဆီမှာ နွားလျဉ်းနဲ့ ကျွန်းတွေ ရှိကြတယ်။ သူတို့အတွက်လည်း အစားအသောက်စားကျက်တွေ ပေါ်တယ်။ ကျနော်တို့ အရာရွှေပြောင်းလို့ နိုင်းခံရတော့ ကျနော်တို့ စိုက်ပျိုးမြေတွေ ဆုံးရုံးရသလို အခု ကျွန်းတွေ ကျွေးမွှေးလို့လည်း အစာမပေါ်တော့ဘူး။ ပိုရားလာတယ်။ ကျနော်တို့လည်း ရှိတဲ့ ကျွန်းတွေ ထုတ်ရောင်းပစ်ကြရတယ်။”
(ဇွဲဆုံးမြို့မြို့အမှတ်-၂)

၃၀

အဓမ္မ ရွှေပြောင်းစေခြင်း

ကျောက်မီးသွေး စီမံကိန်းကြောင့် ကျေးရွာ (၂)ရွာ ရွှေပြောင်းခံရပြီး၊ ယခုအခါ အခြားသူများမှာလည်း အတင်းအကျင် ရွှေပြောင်းနှင်ထုတ်ခံရမည့် ဖြမ်းခြားကုန်း ကြံ့တွေ့နေရသည်။ အကြောင်းမှာ ကျောက်မီးသွေးမိုင်းမှ စွန်းပစ်ပစ္စည်းမှား စုပုံရာ နေရာသည် တဖြည်းဖြည်း ကျယ်ပြန့်လာနေပြီး၊ ယခု သွေ့တွင်းက မည်မျှအထိ ဆက်လက်ချုထွင်နေမည်ကိုလည်း မည်သူကျွေးမှု မသိ ရှိနိုင်ကြပေါ်။

တောင်ပို့လ ကျေးရွာ

အိမ်ခြေ (၂၄)လုံးရှိသည့် တောင်ပို့လကျေးရွာကို ကျောက်မီးသွေးတွင်း စတင်တူးဖော်ရန် ပြင်ဆင်သည့် ကာလ ၂၀၀၃ ခုနှစ်တွင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ (ရယာက) က အတင်းအကျင် ပြောင်းရွှေစေရန် နှင်ထုတ်ခံပါသည်။ ထိုနှင်ထုတ်ခံရသူများ၏ ပြန်လည်နေရာချထားရေးအတွက် ကူညီပုံးမှုလုံးလောက်ရေး တစ်ဦးတစ်ဦး ထောက်ပုံးပေးခြင်း မရှိပါ။ လျှပ်ကြေးငွေလည်း မဆိုစေလောက်သာ ရပါသည်။ ရရှိထားသော ပြန်လည်နေရာချထားရေး ခရီးစရိတ်များကို လုံးလောက်စွာပြန်ကာမိစေရန်၊ အချို့ရွာသားများက မူလရွာဟောင်းနှင့်နီးသည့် နေရာတွင်ပင် နေထိုပ်ကြပါသည်။ ရွှေပြောင်းခံရသည့် ရွာသားအများစုသည် ယခုအခါ ရွာဟောင်း၏ အရှေ့ဖက် တောင်ကုန်းပေါ်တွင် နေထိုပ်ကြပါသည်။ ဒေသခံ အာဏာပိုင်များက ယခုကျေးရွာသစ်ကို မြှုပ်နှံတောင်ဟု နာမည်ပေးထားကြသော်လည်း၊ ရွာသားများက ယခင်အမည် တောင်ပို့လဟုသာ ဆက်လက်တင်းခံ၍ ခေါ်ဆိုနေကြပါသည်။ ယခုအခါ ကျောက်မီးသွေးမိုင်းမှ စွန်းပစ်ပစ္စည်းမှားနှင့်မြေစာများ တောင်လိုပုံ၌ ချွဲထွင်လာနေပြီး ရွာသစ်နှင့် နီးလာသောကြောင့် ရွာသစ်သည်လည်း ကြောရည် မခံဘဲ ထပ်မံရွှေပြောင်းရဖွယ် ရှိနေပါသည်။

“ကျနော်တို့ ပြောင်းရွှေနေတုန်းက တရာ့ အမျိုးသမီးတွေ စိုက်လွန်းလို့ မေ့များကုန်ကြတယ်။ ပြောင်းရွှေပြီးတော့ လပေါင်းအတော်ကြောတော့ လူတွေလည်း တွေ့ဝေစိတ်ခာတ်ကျကုန်ကြတယ်။ သူတို့မြေတွေလည်း ဆုံးပြီး ဘာဆက်လုပ်ရမှန်းလည်း မသိတော့ဘူး။” (ဇွဲဆုံးမြို့မြို့အမှတ်-၂)

ဒီတခါတော့ ဒီနေရာက ရွှေသွားရတာထက်စာရင် ကျေနော် သေပဲ သေလိုက် တော့မယ်။

“အဲဒီတန်းက နိုးရာသီပဲ။ ကျေနော်တို့က သူတို့ကို မေတ္တာရလိုပဲယ်။ ပြောင်းရွှေရမယ့် အစီအစဉ်ကို နောက်ဆုတ် ပေးစို့။ ဒါပေမယ့် သူတို့က ကျေနော်တို့အဆုံးပြောကဗို ပယ်ချေတယ်။ ကမ္မဏီ ပြောတာက အခုစီမံကိန်းကို ချက်ချင်း အကောင်အထည်ဖော်ရမယ်။ ကျေနော်တို့ ရွှေရမယ်ပဲ။ ပြောင်းရွှေ အခြေချုပ်ကာလမှာ ကျေနော်တို့အခက်အခဲ ပြဿနာတွေ အများစုံး ပြုခြင်း ဖြောက်တယ်။ နိုးရွှေထဲမှာပဲ ကျေနော်တို့အမိန့်ကို ဖျက်ရတယ်။ လမ်းတွေကာလည်း ဗုက္ကာတေနတော့ ကျေနော်တို့ပစ္စည်းတွေ တနေရာကဗို ရွှေရင် သိပ်ခက်တယ်။ သူတို့ပေးတဲ့ လျှပ်စီးက အီမံတော်မိန့်ကို အများဆုံး ၁၇၀,၀၀၀ ကျို (အမေရိကန် ဒေါ်လာ ၁၇၀) ပဲ။ ထိုတဲ့အမိန့်ဆုံးရင် ရတာပိုနည်းတယ်။ အဲဒီငွေက နေရာသစ်ကို ရွှေ့စွဲ ခနီးစံရိတ်နဲ့တောင် မလောက်ဘူး။ နိုးရွှေသီထဲမှာ ကျေနော်တို့ကို အတင်းအကျင် ရွှေ့စိုင်းတော့ ကျေနော်တို့လည်း အီမံသစ်တွေ ပြန်မဆောက်နိုင်ကြဘူး။ တဲ့လောက်ဆောက်ပြီး အဲသည်ထဲမှာပဲ နေကြုံရတယ်။ ကမ္မဏီကတော့ ဆေးခန်း၊ စာသင်ကျောင်းနဲ့ စာကြည့်တိုက် ဆောက်ပေးမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် အဲသည်ကတိတွေက အခုအချိန်အထိတော့ ပြစ်မလာသေးဘူး။ သူတို့က ရေတွင်းတူးပေးမယ် ပြောတယ်။ ဒါပေမယ့် လုပ်ပေးတာက အရင်ရေတွင်းဟောင်းကို ပြန်ပြင်ပေးရှုပဲ။ တရာ့ပြောတာကတော့ ကျေနော်တို့ နေရာထပ်ရွှေ့ရှိုးမယ် ပြောတယ်။ ဒါပေမယ့် ဒီတခါတော့ ဒီနေရာက ရွှေသွားရတာထက်စာရင် ကျေနော် သေပဲ သေလိုက် တော့မယ်။”

(တွေ့ဆုံးမြန်မြို့အမှတ်-၄)

လိုင်ခါးကျေးရွာ

၂၀၃ ခုနှစ်တွင် လူဦးရေ ၁၀၀ ခန့်ရှိယည့် လိုင်ခါးကျေးရွာသည်လည်း တိကျို ကျောက်မီးသွေးမိုင်း ထုတ်လုပ်သည့် ကမ္မဏီမှ ရွှေပြောင်းမိုင်းခြင်း ခံပေါ်သည်။ ဤကမ္မဏီမှားက ရွာသားများကို ပြောင်းရွှေရေးအတွက် မည်သည့် အထောက်အပံ့မှ တောက်ပံ့ပေးခြင်း မပြုပါ။ အနီးအနား ကျေးရွာများဖြစ်သည့် တိကျို၊ ပြင်သာကျေးရွာလူထုများက ရွှေပြောင်းရန် မိုင်းစေခံရသည့် လိုင်ခါးကျေးရွာ လူထုများကို တိကျိုကျေးရွာ၏ ဘုန်းကြီးကျောင်းအနီးတွင် နေရာချေး ကူညီကြပါသည်။ တိကျိုနှင့် သာယာကုန်းကျေးရွာ လူထုများမှ ပိုင်သောမြေယာများကို အသံကြည့်ခြင်း အက်များကို နေစဉ်နှင့်အမျှ ခံစားနေကြရကာ သို့အတွက်ကြောင့် မကြာမိပင် အတင်းအကျင် ပြောင်းရွှေ ခံရဖို့ ရှိနေပါသည်။

ကျောက်မီးသွေးတွင်းများကြောင့် တိကျိုကျေးရွာ နှစ်မြုပ်ရတော့မည် ဖြစ်နေခြင်း

တိကျိုကျေးရွာရှိ ကျောက်မီးသွေးသို့ကို မူလက အာကားပိုင်များ တိုင်းတာစဉ်က တိကျိုကျေးရွာ၏ တဝက်ခန့် ပါဝင်နေပါသည်။ သို့သော်လည်း တိကျိုကျေးရွာမှ ဘုန်းတော်ကြီးက အရေးပိုင်းတိုင်း စစ်ဌာနချုပ် (ရတခ) ရှိ အာကားပိုင် များသို့မေတ္တာ ရပ်ခံသည့်အတွက် တိကျိုကျေးရွာကိုမှ မပြောင်းရွှေစေခဲ့ပါ။ သို့သော်လည်း ယခုအခါ သုတေသနဗျားဖော် နေရာမှာ ရွာသွေ့နှင့် စွဲ မိတ်ဆက်သော်လည်း ရွာလူထုများမှာ လေထားလည်မှုမြောင်းခြင်း၊ ရေထားလည်မှုမြောင်းခြင်း၊ အသံကြည့်ခြင်း အက်များကို နေစဉ်နှင့်အမျှ ခံစားနေကြရကာ သို့အတွက်ကြောင့် မကြာမိပင် အတင်းအကျင် ပြောင်းရွှေ ခံရဖို့ ရှိနေပါသည်။

အည်အကြေး စွန်းပစ်မှုများက တိုးချဲလာနေခြင်း

ကျောက်မီးသွေးတွင်းမှ စွန်းပစ်ပစ္စည်းများ တောင်လိုပုံလာကာ၊ လူဦးရေ (၄၀၀) ခန့် နေထိုင်သော သာယာကုန်းကျေးရွာ အနီးသို့ တဖြည်းဖြည်း နီးကပ်လာနေပါသည်။ စွန်းပစ်ပစ္စည်းများမှာ ထုထည်ကြီးမှား များပြားလွန်းပြီး ယခုအခါ တောင်လိုပုံ၍ ရွာထက်ပင် မြှင့်မားနေပါသည်။ (ဓာတ်ပုံကို ကြည့်ပါ။) နိုးရာသီတွင် မိုးအကြီးအကျယ် ရွာသွေးသည်အခါ ဤစွန်းပစ်ပစ္စည်း အပုံကြီးကပ်ကြောကာ ရွာကိုပို့နိုင်သည့် အွန်ရာယ်လည်း ရှိနေပါသည်။ အသံကြည့်ခြင်းများစွာ ကြီးစားခဲ့ပါသည်။ ပထမတွင် မိသားစု အနည်းငယ် ကိုသာ ရွှေပြောင်းရန်အမိန့် ထုတ်ခဲ့သည်။ သို့သော်လည်း ကျေးရွာက ညီညွတ်နေသောကြောင့် ရွှေပြောင်းပေးရန် ပြင်းဆင်ခဲ့ကြသည်။



ကျောက်မီးသွေးတွင်မှ စွန်ပစ်မြေစာုံကြီးသည် တောင်ပို့လကျော် လူနေအိမ်များထက် ပိုမြင့်မားနေခြင်း၊



လျှပ်စစ်ဓါတ်အားထုတ်စက်ရုံကို သာယာကုန်းရွာမှုမြိုင်တွေ့ရပုံ



မြေမျက်နှာပြင်အွေးစနစ်ဖြင့် မိုင်းဘူးဖော်မူကြောင့် တိကျစွဲရှာ၏ လယ်ယာမြေများပျက်စီးရသည်ပုံ



လယ်ယာမြေများပေါ်တွင် လွမ်းမိုးလာသည့်ကျောက်မီးသွေးသွေးမှုမြေစာပုံ၏ အနီးတွင် စိုက်ခေါ်ကို
ရေပဟန်ဖြန်းပေးနေသည့် အေသံတစ်ဦး



ტိირებ်အစွန်းတွင် တွေ့ရသော လျှပ်စစ်ပါတ်အားထုတ်စက်ရုံ

၃၄

“အခု လျှပ်စစ်စက်ရုံတည်ထားတဲ့ နေရာကတော့ အရင်တွန်းက ကျနော်တို့ တိကျစ်စွာသားတွေ့ရဲ လယ်မြေနေရာတွေ ဖြစ်တယ်အဲဒီ မြေတွေက စိုက်ပျိုးရေးအတွက် သိပ်ကောင်းတယ်။ တန်စ်လုံး ရာသီစာ သီးနှံတွေကို ကြိုက်သလို စိုက်ပျိုးလို ရတယ်။ အခု လျှပ်စစ်ထုတ်တဲ့ စက်ရုံကို အစိုးရက ဂိုင်တော့ သူတို့က ကျနော်တို့ မြေတွေကို လျှပ်စွာပေးသဲ သိမ်းယူကြတယ်။ အခု တော့ လုပ်စားမိုး ဘာမြှုပ်ဘုံးမှ မနိတော့ဘူး။ ကျနော်မိန်းမက မိသားစုဝို့ ကျွေးနိုင်အောင်ဆိုပြီး မြောက်ပိုင်းနေ့က ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီး၊ တောင်ပိုင်းနေ့မှာ ပြန်ရောင်းနေရတယ်။”
(တွေ့ဆုံးမြှင့်ခြင်းအမှတ်-၃)

မေသိမီးယူခြင်း

ကျောက်မီးသွေးတွင်းနှင့် လျှပ်စစ်ထုတ်စက်ရုံသည် တိကျစ်၊ တောင်ပို့လ၊ ပြင်သာ၊ လိုင်ခါး၊ ပင်မိုက္န်း ကျေးရွှာများမှ စိုက်ပျိုးမြှုံး ကေ ၂၀၀ ကျော်ကို သိမ်းယူကာ အသုံးပြုနေကြပါသည်။ ရှမ်းရိုးမန်းနှင့် ရွှေသံလွှင်ကုမ္ပဏီများက အသာ အာကားဝိုင်များနှင့် ပူးပေါင်း၍ လယ်သမားများကို ပိုအားပေး ပြမ်းမြောက်ကာ၊ သူတို့၏ လယ်မြေများကို ရွေးပေါပေါနှင့် ဝယ်ယူဆုံးကြပါသည်။ အချို့လယ်မြေများကို သုတေသနတွင်းဝန်ကြြွားနှင့် ပြောင်ပင် ရယူဆုံးကြပါသည်။ သူတို့၏ စိုက်ပျိုးမြေများ မရှုကြသောကြောင့်၊ လယ်သမားများမှာ သူတို့၏ ကွဲနွေးများကို ရောင်းချရကာ၊ ယခုအခါ တိမ္မတနေကြပြီ ဖြစ်ပါသည်။

“ကျနော်တို့က အရင် (၅)ကေလောက် ပုံမှန်စိုက်တယ်။ ကုမ္ပဏီတွေ မလာဆင်တွန်းက နစ်စဉ်ဆိုသလို လယ်ကတွက်တဲ့ ဆန်စပါး အပိုရှိတယ်။ အစားအသောက်အတွက်ဆိုရင် ပုံစံရာမလိုဘူး။ ဆန်ရိတ်သိမ်းပြီးတဲ့ အချိန်မှာဆိုရင် ကျနော်တို့က အာလုံး၊ ခရမ်းချဉ်သီး၊ အခြားဟင်းသီးဟင်းရွက်တွေ စိုက်တယ်။ ကျနော်တို့ နစ်စဉ် ကျပ် ၃၀၀,၀၀၀ လောက် ဝင်ငွေ (အော်လာ ၃၀၀ ခန့်) ရှိတယ်။ သူတို့က ကျနော်တို့ကို လျှပ်စွာပေးတာက တကေ ကျပ် ၃၀,၀၀၀ ပါ (အော်လာ ၃၀ မွှု - ရာသီမရွေးရေရရှိသောမြောက်) ပါ။ ဒီလောက် ငွေနည်းနည်းနဲ့ ကျနော်တို့ ဘာသွားလုပ်လို့ ရမှာလဲ။ အခုတော့ သူတို့က ကျနော်တို့မြေတွေကို နှေ့ရော ညာပါ တုံးနေကြပြီ။ ကျနော်မှာ မြှုပ်ရှိတာက ဒီနေရာ မှာပဲ။ တွေးအော်လည်း မရှိဘူး။ အခုတော့ ကျနော်တို့မှာ ဘာမှစားစရာ မရှိတော့ဘူး။ နောက်နစ်ဆိုရင် ကျနော် လယ်လည်း စိုက်နိုင်တော့မှာ မဟုတ်ဘူး။ အခုလယ်မြေတွေဆီက နစ်ထုတ်တဲ့ ပို့ သူတို့ပေးထား ပြီးပြီ။”
(တွေ့ဆုံးမြှင့်ခြင်းအမှတ်-၄)

အခုတေသာ ကျနော်တို့မှာ ဘာမှ စားစရာ မရှိတေသာ့ဘူး

“ကုမ္ပဏီက ကျနော်တို့ စိုက်ပျိုးမြှုပြုတွေကို ကျောက်မီးသွေးသွေးတွေ့ဖွဲ့စည်း စီမံကိန်းအတွက် သိမ်းယူတေသာ သူတို့က ကျေးဇူးအာကာလိုင်တွေနဲ့ ပေါင်းလုပ်ကြတယ်။ သူတို့က ရွာသားတွေကို အတူစုစုပိုးပြီးတော့ လူတိုင်းဆီက လက်မှတ်ထိုးပေးစွဲ တောင်းဆိုတယ်။ လူတွေက သူတို့ဘာအတွက်ကြောင့် လက်မှတ်ထိုးပေးလိုက်ရတယ် ဆိုတာ မသိကြေား။ လူတိုင်းက လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ အခုချာသားတွေပိုင်တဲ့ မြှုအားလုံးဟာ ကုမ္ပဏီကိုင်သွားပြီ ပြုဗျာတယ်။ မြှုတော်ကို ကျပ် ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၀ ခန့်-မိုးရာသီသာ ရေရသောမြှုကျက) ပဲ ပြန်လျှပ်ပေးယ် ပြုဗျာတယ်။ လူတွေက အင်မတန်ကုန်ရှုပ်ကြော်းတရှုံးဆိုရင် ရင်ဘာတ်ထူးပြုဗျာတယ်။ တရှုံးတွေကတော့ ငွေက သိပ်နည်းတော့ ဘာမှုလုပ်လို့မရဘူး။ မယုဘူးလို့ ဆုံးဖြတ်ကြောတယ်။ အာကာလိုင်တွေက တော့ ပျော်ကြောတယ်။ သူတို့ကတောင် ပြုဗျာလိုက်သေးတယ်။ ခင်ဗျားတို့ စိုက်ဆံမယုရင် ကျနော်တို့က မြှုတောင် အလကား ရသေးသတဲ့ဖြူဗျား။” (တွေ့ဆုံးမြှုပြုမြှုပြုဗျားမှုပါ-၄)

မြှုယာများအတွက် မဖြစ်စလောက် လျော်ကြေးငွေမျှသာ ပေးအပ်သော်လည်း လယ်မြှုများမှာ ရိုးရာစွဲလာအရ မှုပေးသုံးနဲ့မြှုပ်သောကြောင့် ရွာသားများမှာ ဝေခွဲမရ ဖြစ်ကြရပါသည်။

“ပထမ သူတို့ကျနော်တို့ကို လျော်ကြေးပေးတုန်းက ကျနော်တို့က ဘာလုပ်ရမှန်း မသိဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်မြှုကျက်က ဘယ်သူလိုင်မှန်း မသိကြေား။ ကျနော်တို့ ယဉ်ကျေးမှုမှာက ကျနော်တို့က မြှုတွေကို ကလေးတွေကို ဖြေးတွေကို ခွဲပေးထားတာ။ ကျနော်တို့မှာ မြှုဗာယ်လောက်ဆိုတာ အကန့်အသတ် ရှိတာမဟုတ်ဘူး။” (တွေ့ဆုံးမြှုပြုမြှုပြုဗျားမှုပါ-၅)

၃၅

ဒေသခံလူထုအတွက် အန္တရာယ်ရှိစေသော လျှပ်စစ်က်ခါးပတ်ကြိုး

ကျောက်မီးသွေးသွေးတွေ့ဖွဲ့စည်းမှ ကုန်ကြမ်းများကို လျှပ်စစ်ထုတ်စက်ရှုံးသို့ ၁၅ မိုင် ရှည်လျားသော ခရီးကို ခါးပတ်ကြိုးစနစ်ဖြင့် ပို့ဆောင်ပါသည်။ ဤစက်ခါးပတ်ကြိုး လည်ပတ်ရန် လျှပ်စစ် ၆ ကီလိုပို့လံ လွှတ်ထားပါသည်။ အကယ်၍ ကွဲ-နွှားများ ကြောင့် ခါးပတ်ကြိုး ပျက်စီး၊ မလည်ပတ်နိုင် ဖြစ်လာပါက တိရိစ္ဆာန်လိုင်ရှင်ကို အရေးယူမည်ဟု ကြေညာထားသည်။ ဤထုတ်ပြန်ကြညားမှ ပြုခဲ့သည့်အချင်မှစ၍ ဒေသခံပြည်သူများမှာ သူတို့၏ အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ကွဲ-နွှားများကို ကွဲ့မွေ့မှုးထဲသို့။

လွှတ်၍မဆောင်းရတေသာပါ။ ကျောက်မီးသွေးသွေးသည် စက်ခါးပတ်ကြိုးကိုမှ အမိုးအပ်ထားခြင်း မရှိပါ။ လျှပ်စစ်လွှတ်ထားသည့် စက်ခါးပတ်ကြိုးသည် ရပ်ရွာလမ်းမတလျောက် အပြင်သွားနေဖြီး၊ ကလေးများ၊ ခရီးသွားများနှင့် အိမ်မွေးတိရိစ္ဆာန်များကို အန္တရာယ်ရှိ စေပါသည်။



တရားဥပဒေ စိုးမိုးရေး မဟုတ်သော ဥပဒေ

မြန်မာနိုင်ငံ သွေ့ဘွဲ့တွင် ဥပဒေ (၁၉၉၄) တွင် သွေ့ဘွဲ့တွင် လုပ်ဂိုင်ဆောင်ရွက်သူသည် မြေယာပိုင်ဆိုင်သူထံမှ စီမံခိုင်နှင့် မစတင်နိုင် ခွင့်ပြချက် ရယူရမည်ဟု ဖော်ပြထားသည်။ သို့သော်လည်း တိကျစ်တွင်မှ ဤအတိုင်း ဆောင်ရွက်ခဲ့ခြင်း မရှိပါ။ ကျေးဇူးလူထုများကို မည်သို့ဖြစ်ပျက်မည်ဟု လုံးဝအသိပေးခဲ့ခြင်း မရှိသလို မဟုတ်ဘူး။ ထို့အပြင် အာကာပိုင်များ၏ ဦးမြိမ်းခြောက်မှုကိုလည်း ကြံတွေ့နေကြရပါသည်။

အောက်ဖော်ပြပါ စာသားသည် ဥပဒေ အခန်း ၅၊ အပိုဒ် ၁၄ မှ ကောက်နှစ်ထားခြင်း ဖြစ်ပါသည်။

“ဝန်ကြီးဌာန၏ အုပ်ချုပ်စီမံမှုအောက်တွင်ရှိသော ရေးယာဉ် သို့မဟုတ် တွင်ထွက်သွေ့ဘွဲ့ရန် ဖြစ်သို့ မြေယာပိုင်ဆိုင်ရွက်သောသူသည်။ မြေယာပိုင်ဆိုင်ရွက်ရသော ရေးယာဉ်မှာ ရှိထားသောသူသည်။ မြေယာပိုင်ဆိုင်ရွက်ရသော ရေးယာဉ်မှာ ရှိထားသောသူသည်။ အောက်ပါတွင် မြေယာပိုင်ဆိုင်ရွက်ရသော ရေးယာဉ်မှာ ရှိထားသောသူသည်။ အောက်ပါတွင် မြေယာပိုင်ဆိုင်ရွက်ရသော ရေးယာဉ်မှာ ရှိထားသောသူသည်။ အောက်ပါတွင် မြေယာပိုင်ဆိုင်ရွက်ရသော ရေးယာဉ်မှာ ရှိထားသောသူသည်။ အောက်ပါတွင် မြေယာပိုင်ဆိုင်ရွက်ရသော ရေးယာဉ်မှာ ရှိထားသောသူသည်။”

တပိုင်နက်တည်းမှာပင် ၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံ သွေ့ဘွဲ့တွင် ဥပဒေအရ သွေ့ဘွဲ့တွင် တူးဖော်ထုတ်လုပ်ခွင့် ရရှိရေး အတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရောက်မည့်အရေး အစီအစဉ်ကို တင်ပြရမည်ဟု ဖော်ပြထားသည်။ ဤဥပဒေ၏ အခန်း (၁) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကို မပြုနာန်းရသေးသော်လည်း အကြိုးစားသွေ့ဘွဲ့တွင် တူးဖော်မှ စီမံခိုင်နှင့်များ အားလုံးအနေနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ်စစ်ဆေးမှ (EIA) ကို သူတို့၏ လုပ်ငန်းဖြစ်နိုင်ခြင်း လေးလာမှုများ၏ တစိတ်တပိုင်းအနေနှင့် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ပြီး၊ နိုင်ငံခြားကုမ္ပဏီများအနေနှင့် ကမ္ဘာ့ဘဏ်၏ စံသတ်မှတ်ချက်များဖြစ်စေ၊ သို့မဟုတ် ငန်းတို့၏ နိုင်ငံတွင် လက်ခံကျင့်သုံးနေသော စံသတ်မှတ်ချက်များထက် မနိမ့်သော အနေအထားဖြင့်ဖြစ်စေ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။”

သဘာဝပတ်ဝန်းကျင် ထိခိုက်နှင့်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ချက်ကို လုအများသိရှိနိုင်အောင် မထုတ်ပြန်သောကြောင့် တိကျစ် ကျောက်မီးသွေးသွေ့ဘွဲ့တွင်လုပ်ငန်းအတွက် သဘာဝပတ်ဝန်းကျင်ကို မည်သို့ ကာကွယ်တားဆီးရမည်ဟုသည်။ အစီအစဉ်ကို သွေ့ဘွဲ့တွင် ဝန်ကြီးဌာနသို့ တင်ပြမည်- မတင်ပြမည်ကို သိရှိနိုင်ရန် အကြောင်း မရှိပါ။

မြေယာများတွင် စိုးမြိုးရန် ပြသုနာဖြစ်လာခြင်း

ကျောက်မီးသွေးသွေ့ဘွဲ့တွင် မြေယာပိုင်အပွင့် တူးဖော်ထုတ်ယူခြင်း နည်းစနစ်ကို အသုံးပြုသောကြောင့် စက်ယဉ်ယားကြီးများဖြင့် စိုးမြိုးရမြေယာများကို (၂၄)နာရီ ကာလပတ်လုံး ဖျက်ဆီးပစ်သက္ကာ့သို့ ရှိနေပါသည်။ ကုမ္ပဏီများက ကျောက်မီးသွေးကို မြေအောက် ဥမ္မစစနစ်ဖြင့်လည်း ထုတ်လုပ်နေသောကြောင့် နားပေါ်တရားကျေးဇူ့တွင် လက်ဖက်ခံခြင်းများကို မြေအောက်တွင် တူးဖော်ထုတ်လုပ်နေကြပါသည်။ သူတို့က (၄)ပေးတ်လည် ကျင်းများကို မြေအောက်တွင် တူး၍ ကျောက်မီးသွေးထုတ်ယူနေသောကြောင့် ကျေးဇူ့တွင် အရေးကို စီမံခိုင်နှေကြရပါသည်။

တူးဖောက်ရရှိသည့် ကျောက်မီးသွေးများကို တွင်းတေးနှင့် လယ်မြေကွက်များပေါ်တွင် စက်ရုံသို့ မူးဆောင်ဖို့ ဖြစ်သလို ပုံထားကြပါသည်။ ကျောက်မီးသွေးများကြောင့် မြေဆီ၏ အရည်အသွေးကို ပျက်စီးစေပြီး၊ ကျောက်မီးသွေးပုံများက လယ်ကွင်းများတွင်သို့ ရေစီးဝင်မှုကို ပိတ်ဆုံးနေပေါ်သည်။ ရေလမ်းကြောင်းများအနီးတွင် အညစ်အကြော်ရေများနှင့် ပြာများ၊ စွန်းပစ်ပစ္စည်းများကို စုပုံထားကြသည့်အတွက်၊ အညစ်အကြော်ရေများ ပါဝင်နေသည့်ရေက မြေဆီကို ပျက်စီး ပစ်ပါသည်။

“အခုကျနောက်လယ်ထဲမှာ မြေတွေ ထွန်ယက်နီး သိပ်မာတယ်။ ဘာဖြစ်လို့လဲဆိတော့ ကုမ္ပဏီက ကျောက်မီးသွေးတွင်းမှ ထွက်သည့် ရေတွေကို တိုကျမ်းချောင်းဆဲ လွှဲထဲလို့ ဖြစ်ရတယ်။ စိုးရာသီမှာတော့ ရေတွေက လယ်ထဲ ဝင်လာပြီး၊ ကျောက်မီးသွေး အနည်တွေ လယ်ထဲတင်ကျန်ခဲ့တယ်။ အဲသလို ကျောက်မီးသွေးအနည်တွေကြောင့် မြေတွေက အင်မတန်မာလာပြီး၊ ထွက်ယက်လို့ မဖြစ်နိုင်အောင် ဖြစ်လာတယ်။ (စူး)အထွက်လည်း ကျဆင်းလာတယ်။”
(တွေ့ဆုံးမြန်မြင်းအမှတ်-၇)

အလုပ်လက်မဲ့ များပြားလာခြင်း

ကျေးရွာ (၆)ရွာရှိ လယ်သမားများထံမှ မြေယာများကို သိမ်းဆည်းရယူခဲ့ပြီးနောက် သူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အခြားနည်းလမ်းများကို ရှာဖွေကြရပါသည်။ အချို့သော လယ်သမားများကို သတ္တုတူးဖော်မှု မရောက်လာသေးသည့် သိမ်းယူထားသော မြေယာများပေါ်တွင် ဆက်၍ လုပ်ကိုင်ခွင့်ပေးနေဆဲ ဖြစ်သော်လည်း သူတို့၏ အနာဂတ်အတွက် စိုးရိမ်သောက ဖြစ်နေကြရပါသည်။

ကုမ္ပဏီများက ဤကျောက်မီးသွေးသတ္တုတူးတွေကြောင့် ဒေသခံပြည်သူများကို အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု ဇွဲးဝါ နေကြပါသည်။ သို့သော်လည်း စီမံကိန်းတရာုလုံးတွင် လူ ၅၀၀ ခန့်ကိုသာ အလုပ်အကိုင် ခန့်ထားနေရာချထားနိုင်ခြင်း ရှိပြီး၊ ထောင်နှင့်ရှိုးသော လယ်သမားများမှာ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျောက်ဆုံးကုန်ရပါသည်။ ကျောက်မီးသွေးတွင်းနှင့် လျှပ်စစ်မိတ်အားထုတ်စက်ရရှိ လုပ်သားအများစုမှာ ဒေသခံလူထုများ မဟုတ်ကြပါ။ ဒေသခံအနည်းစုသည်သာ ထရပ်ကား မောင်းသူများအဖြစ် လုပ်ကိုင်ခွင့် ရကြပါသည်။

ဆက်လက်ရှင်သန်နိုင်ရန်အတွက် မိသားစုများက သစ်ပင်များကို ခုတ်လျှော့၍ ထင်းအဖြစ် ရောင်းစားနေကြရပါသည်။ သို့ အတွက်ကြောင့် ကျွန်းရှိုးနေသေးသည့် သဘာဝန်းကျင်ကို ပို၍ ပျက်စီးစေပေါ်သည်။ အမျိုးသမီးများက ဟင်းသီးဟင်းရွက် ရောင်း၍ အလုပ်အကိုင် ဝင်ငွေရရှိစေရန် ကြိုးစားကြသော်လည်း၊ ထိုရွယ်သူ လူထုများမှာ အခြားတပါး ဒေသများသို့ ရွှေပြောင်း၍ အလုပ်အကိုင် ရှာဖွေနေကြရပါသည်။

အေသံလူထမ္မားမှာ ငွေဝင်လမ်းကျဆင်းလာသည့်အတွက်ကြောင့် ကလေးများကို ကျောင်းထားနိုင်ခြင်းလည်း မရှိတော့ပါ။ သူတို့မိသားစုကို ဆက်လက်ကျွေးမွှေးနိုင်အောင် ကလေးများက မိဘများနှင့်အတူ အလုပ်လုပ်ကိုင်နောက်ပါသည်။ သို့မဟုတ်ပါက မောင်နှုန်များကို ထိန်းကျောင်းပေးရခြင်း၊ အီမီအလုပ်များ ကူညီလုပ်ကိုင်ပေးရခြင်းများ ဆောင်ရွက်နောက်ပါသည်။

“ကုမ္မဏီက ကျနောက်တို့၏ (ပင်မြိုက်နဲ့ ကျေးဇူာ) အနောက်ဖက်မှာ ရှိနေတဲ့ စိုက်ပျိုးမြှုပြုတွေအားလုံးကို သိမ်းယူလိုက် တယ်။ ဒါပေမယ့်လည်း ရွာသားတွေကိုတော့ အဲဒီမြှုပြုတွေပေါ်မှာ သွေးတွေးဖော်မှု မရောက်လာခင်အထူး အလုပ် လုပ်ခွင့် ဆက်ပြုသားတယ်။ အရင်အရာရှိတွေနဲ့က ဘယ်၍သားကိုမှ မြှုပ်လွှင့် ပေးတာမဟုတ်ဘူး။ ဒါပေမယ့် အရာရှိအသက်တော့ မြှုပ်ယာကို အသုံးပြုခွင့်ပေးတယ်။ သူတို့က မြှုပ်ရှိ အသုံးပြုခွင့် ပေးမေမယ့်လည်း အခိုန်မရွေး ပြန်ဖျက်ဆီးနိုင်တာကြောင့် ကျနောက်တို့က မြှုပြုတော့ ဘာတွေထည့်ပြီး မယုံးချင်ကြဘူး။ မြှုပြုတော့မပါတော့ သိုးနှံတွေလည်း အတွက်ကျလာတယ်။ ပြီးခဲ့တဲ့နှစ်က ကျနောက်တို့မှာ ဆန်အပိုအလျှော့ အမြှုရှိနေခဲ့တယ်။ ကျနောက်တို့ တပါတော်ဆိုရင် ဆန်ကိုငွေပိုငွေလျှော့ရရှိ ပြန်တောင် ထုတ်ရောင်းနိုင်သေးတယ်။ ရောက်နှစ်ဆိုရင်တော့ အဲဒီမြှုမှာ ကျနောက်တို့ကို သူတို့ဆက်ပြုလုပ်ကိုခွင့်ခြင်း ပေးတော့မယ် မထင်ဘူး။ အခုတော့ ကျနောက်ထင်းခုတ် ရောင်းစားနေရတယ်။ ရွှေလျောက် ခုတ်စရာ အပင်တွေ မရှိတော့ဘူးဆုံးရင် ဘာဆက်လုပ်ရမှန်းလည်း တော်ရောင်းတော်မယ်။”

(တွေ့ဆုံးမြှုပ်ခြင်းအမှတ်-၅)

“ကျနောက်တို့ ရွာရှိးတလျောက် (သာယာကုန်းကျေးဇူာ)မှာ ရေကောင်းရေသနနဲ့ ရေပေးမြှုပ်းစနစ် ကောင်းကောင်း ရှိခဲ့တယ်။ အခုတော့ အသက်မွေးဝမ်းကျောင်းမှ လုပ်စီးဆိုရင်လည်း အခုလုပ်ကိုင်စရာ မြှုပ်ဆိုလို့ မရှိတော့ဘူး။ အဲဒီအပြင် ကျောက်မီးသွေးမှ မြှုပ်စာပုံတွေက တဗြိုလ်းပြည်းစုလာလိုက်တာ ရွာ့နားကို နီးနီးလာနေတယ်။ ကျနောက်တို့ ဘာဆက်လုပ်ရမှန်းလည်း မသိတော့ဘူး။ ကျနောက်တို့မြှုပြုတွေကိုလည်း သိမ်းသွားတော့ ကျနောက်တို့မြှုပ်ယာပေါ်မှာ စိုးထားတော့ မြှုပ်ယာကုန်းတော့မယ်။ ကျနောက်က စိုက်ပျိုးစိုးမြှုပ်ကို ဘယ်မှာ သွားရွာရမှန်းလည်း မသိတော့ဘူး။ အားလုံး ကျောက်မီးသွေးသွေးတွေးတွေးက မြှုပြုတွေနဲ့ စိုးကုန်းပြီး ကျနောက်တို့မြှုပ်စရာ အလုပ်တွေပဲ ကျန်တွေ့တယ်။ တောင်ရှုခြင်းမှာ ထင်းခုတ်ပြီး ရောင်းစားရုံးပဲ။ ကျနောက်တို့မှာ တစ္ဆေးအလုပ်လည်း မရှိဘူး။ ကျနောက်လည်း အလုပ်မရှာတတ်တော့ဘူး။”

”(တွေ့ဆုံးမြှုပ်ခြင်းအမှတ်-၅)



လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေခြင်း

တနေ့တာလုံး ထရပ်ကားများဖြင့် ကျောက်မီးသွေး ပို့ဆောင်နေသည့်အတွက်ကြောင့် မီးခိုး၊ ဖန်မှန်းများ ထွက်ရှိကာ ဒေသခံ ပြည့်သူများအတွက် လေထုညစ်ညမ်းမှ ခံစားရစေပါသည်။ ဤဖန်မှန်းများက ရေအရင်အမြတ်များ ရှိရာနေရာများ၊ အီမိများ၊ ဟင်းသီးဟင်းရွက်ခင်းများပေါ်တွင် ကျ၍ အနည်တိုင်စေပါသည်။ သို့အတွက်ကြောင့် လူတို့၏ ကျန်းမာရေးအတွက်လည်း အွန်ရှာယ် ရှိနေပါသည်။ တောင်ပို့လကျေးရွာမှ ကလေးများသည် တိကျိုးရွာတွင် ကျောင်းတက်ရန်အတွက် နေ့စဉ်နှင့်အမျှ သွားတွေးဖော်နေသည့်နေရာကို ဖြတ်သန်းသွားနေရပါသည်။ သူတို့က ဖန်မှန်းတောကြီးကို ဖြတ်သန်းသွားရပြီး မိုးရာသိတွင် ဗွက်ထနေသာ လမ်းကြောင်းတလျောက် ဖြတ်သန်းကျောင်းတက်နေကြရပါသည်။

ကျောက်မီးသွေးသွားတွင်းမှ ထွက်ရှိလာသော မြေစာများကို ပြင်သာနှင့် တောင်ပို့လ ရွာနှစ်ခုအကြား၊ စက်ရုံးများ၊ အရွှေဖက်တွင် စွန့်ပစ်ထားပါသည်။ ထိရှာသက်မြှင့်သောမြေစာပုံပြီးမှ ဖန်မှန်းများသည် လေနှင့်အတူ ရွာတဲ့သို့၊ ကျရောက်လာသဖြင့် ရွာသားများအတွက် ကျန်းမာရေးထိခိုက်စေပါသည်။ လျှပ်စစ်စက်ရုံတွင် စပုံထားသော ကျောက်မီးသွေးများက တခါတရုံအလိုအလျောက် ထပေါက်ကွဲ၍ ဆိုးရွားသော ဓာတ်ငွေ့များ လေထုထဲ ထုတ်လွှတ်တတ်ပါသေးသည်။ ထို့အပြင် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံမှ ပြုဒါး၊ ဆယ်လီနိုယ်များ၊ အာဆင်းနစ် စသည့် ဓာတ်များ လေထုထုတ်လွှတ်တတ်ကြောင်းတည်း လေ့လာ သိရှိရပါသည်။ ဤဓာတ်ငွေ့များသည် လူတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အတွက် အလွန်ဆိုးရွားစွာ ထိခိုက်စေပါသည်။

“တခါတလေမှာ စက်ရုံနားက ကျောက်မီးသွေးတွေ သို့လျောင်ထားတဲ့ နေရာမှာ ကျောက်မီးသွေးတွေက သူဘာသာ ထိပြီး မီးထလောင်တတ်တယ်။ အဲသလို မီးလောင်ရင် ဓာတ်ငွေ့တွေ ထွက်လာတာ အတော်အနဲ့ဆိုးတယ်။ အဲဒီအနဲ့ တွေက ကားတာယာကို မီးလောင်တာထက်တောင် အနဲ့ဆိုးသေးတယ်။ အနီးအနားက ရွာတွေကို အဲဒီအငွေ့ တွေက လေနဲ့သယ်လာပြီး တရှုံးရွာတွေဆိုရင် နေလို့မရလောက်အောင် ဖြစ်ရတယ်။ အွန်ရှာယ်ကင်းမယ်ထင်တဲ့နေရာ ရွှေပြီးနေကြရတယ်။”

(တွေ့ဆုံးမြန်ခြင်းအမှတ်-၀၁)

ပြီးခဲ့သည့်နှစ်မှစ၍ လျှပ်စစ်စက်ရုံ အနီးအနား တရှုံးတရှုံးရွာမှ လူထု များသည် အရေပြားယားယံ့မှုအတ် ခံစားကြရပါသည်။ ယခုအခါ အနီးအနားရွာများမှ လူဦးရေ ၅၀% ခန့်သည် အရေပြား ယားယံ့မှ ပြဿနာ ခံစားနေကြရပါသည်။ (ဓာတ်ပုံကို ကြည့်ပါ) ဆိုးသော်လည်း ဤစီမံကိန်းကို လုပ်ကိုင်နေကြသည့် ကုမ္ပဏီများအနေဖြင့် ပြည်သူများ ခံစားနေရသည်ကို လှည့် ကြည့်ခြင်း၊ ကူညီပေးခြင်း မရှိပါ။






ထိုအပြင် ကျောက်မီးသွေးသွေ့တွင်နှင့် လျှပ်စစ်ထုတ်စက်ရုံ အနီးတစိုက်ရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများအပေါ် ကျောက်မီးသွေးပုန်မှုနဲ့များ ကျေရောက်ဖုံးအုပ်လာသည်။ ကော်မီးထုပ်များ ပျက်မီးရသည့်အတွက် လယ်သမားများက ကုမ္ပဏီသို့ စောဒက တက်ပြောဆိုသည်အခါ ကုမ္ပဏီက လယ်သမားနှင့် ပြောဆိုရန် မြန်မာစစ်တပ်မှ စိုက်ခြိုးတိုးကို စော်တို့ခဲ့ပါသည်။ သူက “ပိုးသတ်ဆေးတွေ ဟင်းသီးဟင်းရွက်တွေအပေါ် တင်နေတော့လည်း ဆေးပြီး တားကြောတာပဲ။ အဲသလိုပဲ ခင်ဗျားတို့ ကော်မီးထုပ်တွေအပေါ် ကျောက်မီးသွေးမှန်တွေ တင်နေတာဟာလည်း ပြဿနာ ဘာမှ မရှိပါဘူး”ဟု ပြောဆိုလာခဲ့ပါသည်။

ကုမ္ပဏီက ရားရမ်းထားသည့် ကျိန်းမာရေးဝန်ထမ်း တိုးသာ ရှိပိုးရြှိုး ဤသူကသာ အနီးအနား ရပ်ရွာများအတွက်ပါ တာဝန်ထမ်းဆောင်ရပါသည်။ သို့သော်လည်း ကျေးရွာလူထုတိုးက ပြောဆိုရာတွင် ဤဝန်ထမ်းခန့်အပ်ထားခြင်းမှာလည်း ဟန်ပြေသာ ဖြစ်သည်ဟု ဆိုပါသည်။

“ဒီမှာ စစ်တပ်က ကျိန်းမာရေးဝန်ထမ်း တယောက်ပဲရှိတယ်။ သူက စိုက်ခြိုးလား၊ စိုက်ခြိုးလား ဆိုတာတော့ ကျမ်းမှုနေဖြိုး တခါတာလေမှာ သူက ရွာတွေကိုသွားပြီး ကျိန်းမာရေး လိုက်စစ်ဆေးပေးတယ်။ ကုမ္ပဏီက ကြည့်ကောင်းရှုံးဖြစ်အောင် ရားထားတာပဲ။ တကယ်တော့ အဲဒီသူက ဘာမှ ကျိန်းမာရေးကုသမ္ပတွေ လုပ်ပေးတာ မဟုတ်ပါဘူး။ သူတို့ ကုမ္ပဏီအတွက် လကွေတာစုံအောင် ထားရရှိပဲ” ဟု ဆိုခဲ့ပါသည်။ (တွေ့ဆုံးမေးခြန်ခြင်း ၁၅)

ကျောက်မီးသွေးတွင်နှင့် လျှပ်စစ်ထုတ်စက်ရုံကြောင့် ကျိန်းမာရေးအပေါ် ရေရှည် ထိနိုက်သက်ရောက်မှု များစွာရှိနိုင်ပြီး လာမည့်နှစ် ကာလအနည်းငယ်တိုင်အောင် ပြဿနာရောက်လကွဏာများ ဖော်ပြလိမ့်ပြီးမည် မဟုတ်ပါ။ သို့မဟုတ် နောင်ဗျားဆက်တိုင်မှုလည်း ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤအစီရင်ခံစာ ရေးသားရန်အတွက် ချုပ်းကပ်ခဲ့သော အစိုးရင်း၊ ကျိန်းမာရေးဝန်ထမ်းကမူ ဤအောင်ဆုံးများ၏ အခြေအနေကို ဖော်ပြခွေးနွေးရန် သူတို့ကို လုပ်ပိုင်ခွင့် မပေးထားကြောင်း ပြောဆိုပါသည်။

ကျောက်မီးသွေးသွေ့တွင်နှင့် လျှပ်စစ်ထုတ်စက်ရုံမှ အလုပ်သမားများ၏ ကျိန်းမာရေး အခြေအနေများ အလုပ်သမားများအနေဖြင့် ကျိန်းမာရေးအတွက် အာမခံစနစ်များ မခံစားရှိနိုင်ပြုပါ။ အလုပ်သမားများက သူတို့၏ နာဂါတ်နှင့် ပါးစပ်များကို အလုပ်လုပ်နေစဉ် ရှိရှိအဝတ်ဖြင့်သာ ပိတ်ဆို ကာဆီးကြပါသည်။ အသက်ရှာရာက်ခဲ သောကြောင့် မတပ်ဆင်ဘဲ ထားသူများလည်း ရှိပါသည်။ သူတို့ကို သွေးစစ်ရန် တလတော်မီးလိုအပ်ပြီး၊ အကယ်၍ အလုပ် သမားများတွေ အသားဝါ အသည်းရောင်ရောဂါ တွေ့ရှိပါက ထိုသူများကို ချက်ချင်း အလုပ်ဖြုတ်ပစ်တတ်ပါသည်။ ကုမ္ပဏီက နောက်ထပ် အစားထိုးနှင့်ထမ်းတိုး ထပ်မံခန့်အပ်လေ့ ရှိသည်။ ပအိုင်းလူလုပ်များအံ့ဌာက လေ့လာတွေ့ရှိရရာ၌ ၂၀၀၀ ခုနှစ်မှစ၍ မြေပိုကျမှုကြောင့်သော်လည်းကောင်း လုပ်ငန်းခွင့်တွင် မတော်တဆမူ များစွာရှိခဲ့ပါသည်။ ဖရာ့ဖြိုး ကျေးရွာအနီးမှ အလုပ်သမား (၅)ဦးနှင့် နောက်တရာ့ကျေးရွာမှ အရှေ့ဖက်မှ လူ(၇)ဦးမှာ ဤသို့ဖြင့် သေဆုံးခဲ့ပါသည်။




ကျောက်မီးသွေးပြာမှုန်များဖြင့် အသလမ်းကို ခင်းခြင်း

လုပ်ငန်းစတင် လည်ပတ်စဉ် ပထမနှစ်တွင် လျှပ်စစ်ထဲတိစက်ရုံး၌ ထွက်ရှိလာသော အဆိပ်သင့်စေသည့် ပြာမှုန်များနှင့် အညစ်အကြော်း စွန့်ပစ်ပစ္စည်းများကို ကျောက်မီးသွေးခိုင်းမှ စွန့်ပစ်ထားသည့် အပုံများနှင့် အတူ ရောနော့ပုံပါသည်။ ဤစွန့်ပစ်ပစ္စည်းများမှာ လူနေရွာများနှင့် အတော်နီးကပ်နေပါသည်။ မကြောသေးခင်နှစ်များတွင် ဤပြာမှုန်များကို အသခံလမ်းများပေါ်တွင် ခင်းစေပါသည်။ ကျောင်းသွားရထုည့် ကလေးများ၊ လုပ်ငန်းခွင်သွားရထုည့် လယ်သမားများ၊ ဈေးသွားရထုများမှာ နေ့စဉ်နှင့်အမျှ ဤအဆိပ်သင့် ပြာမှုန်များမှ ပြေားခဲ့ပါ၊ ခဲ့၊ အာဆင်းနစ်ပာတ်များနှင့် ထိတွေ့နေရပါသည်။ ဤပြာမှုန်များမှ အဆိပ်ပာတ်သည် မြေအောက်ရေရှိပါ အဆိပ်သင့်စေနိုင်ပါသည်။ (ကျောက်မီးသွေးပြာမှုန်များအကြောင်းကို ကြည့်ပါ။)

ကျောက်မီးသွေးပြာဆိုသည်မှာအဘယ်နည်း။၂၁

ကျောက်မီးသွေးပြာမှုန်များဆိုသည်မှာ လျှပ်စစ်စက်ရုံးတွင် ကျောက်မီးသွေးကို လောင်ကျွမ်းစေသည့်အခါ ကျွန်းရောင်ရော သည့် အညစ်အကြော်းစွန့်ပစ်ပစ္စည်း ဖြစ်သည်။ ဤပြာမှုန်းများကို စုပုံစုစုပ် အပုံစုံစွဲ အပုံစုံကိုသော်လည်းကောင်း၊ သိလှောင်ရာ ကန်များတွင်သော်လည်းကောင်း ထည့်ကြသည်။ ဤကျောက်မီးသွေး ပြာမှုန်းများတွင် အဆိပ်သင့် ပာတ်ကြောင်းသော ပြေားခဲ့ပါ၊ ခဲ့၊ အာဆင်းနစ်ပာတ်များ ပါဝင်နေကြသည်။ အပွင့်ထားသော ပြာမှုန်းအပုံများ သို့မဟုတ် ဤပြာမှုန်များကို ထရ်ကားဖြင့် ပို့ ဆောင်ခြင်းကြောင့် လညုထဲသို့ ဖုန်မှုန်းများအဖြစ် ရောက်ရှိသွားစေသည်။ ဤပြာမှုန်များကို လူ၏ အဆုပ်အတွင်းသို့လည်း အသက်ရှုံးမိနိုင်စေပြီး၊ ပန်းနာရင်ကျပ် ရောဂါ ခံစားရနေနိုင်သည်။ ပြာမှုန်များတွင် တည်ဆောက်ထားသည့် ပာတ်ကြောင်းများသည် ရေနှင့်လည်း ထိတွေ့နိုင်ပြီး၊ မြေအောက် ရေကျောများနှင့် ကျောက်မီးသွေးတွင် အညစ်အကြော်းများ စုပုံစုံရာနှင့် နီးသော နေရာများတွင် သောက်သုံးရေ အရင်းမြှင့်များကို အဆိပ်သင့်စေနိုင်သည်။





၄၂

စက်ရုံများ၏ မီးခိုးဓားများကြောင့် အက်ဆင်မီးဖြစ်ပေါ်စေခြင်း။

“အက်ဆင်မီး” ဆိုသည်မှာ အာကာသမှနေ၍ အက်ဆစ်ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် သုံးသော ဝါယာရ ဖြစ်ပါသည်။ ကျောက်မီးဒေသေး လောင်စာသုံး စက်ရုံများမှ ဓာတ်ဖန်အောက်ဆိုင် (SO₂) နှင့် နိုက်ထရိုက်အောက်ဆိုင်များ (NO_x) ကို ထုတ်လွှာတိပါသည်။ ဤဓာတ်ဓားသည် အက်ဆင်မီးရွာစေရန် အမိဘဖြစ်စေသော အာနိသင် ရှိသည်။ လျှပ်စစ်ထုတ်စက်ရုံ မီးခိုးများနှင့်အတူ ဓာတ်ဖန်အောက်ဆိုင် (SO₂) နှင့် နိုက်ထရိုက်အောက်ဆိုင်များ (NO_x) များ ထုတ်လွှာတိလိုက်သည့်အခါ ဤဓာတ်ဓားက အာကာသရှိရေး အောက်ဆိုင်ပါ၏ အခြား ဓာတ်ပစ္စည်းများနှင့် ထိတွေ ဓာတ်ပြုကြပါသည်။ ထို့နောက် အက်ဆစ်ပြုပေါင်း အာရုံးမျိုးကို ဖြစ်စေပေါ်သည်။ (ပုံတွင် ဖော်ပြထားသည်ကို ကြည့်ပါ။) ဤဓာတ်ပေါင်းများသည် ကမ္ဘာမြေပေါ်ကို အက်ဆင်မီးအဖြစ် ပြန်ရွှေ့လာသည့်အခါ ဤဖြစ်ပေါင်းများက ရေကန်များနှင့် ချောင်းများကိုလည်း အက်ဆစ်အဖြစ် ပြောင်းလဲစေသည်။ အပင်များနှင့် သစ်တော့များကို ပျက်စီးစေသည်။ လူအများ၏ ကျန်းမာရေးကို အထူးဖှက့ဗြှု ဖြစ်စေသည်။ မီးခိုးခေါင်းတိုင်တွင် (Scrubber) ဟု ခေါ်သည့် လေထု ညစ်ညမ်းမှ ထိန်းသိမ်းရေးပစ္စည်း တပ်ဆင်ထားပါက စက်ရုံမှ ဓာတ်ဖန်အောက်ဆိုင် ထုတ်လွှာတိမှ လျှော့နည်း ကျဆင်းစေသည်။ သို့သော်လည်း တိကျစိုး စက်ရုံတွင် ဤပစ္စည်းကိုပါယာ တပ်ဆင်ထားခြင်း ရှိ-မရှိကို မသိရပါ။

မဲမေ့ (MaeMoh)

အရှေ့တောင်အာရုံး အကြီးမားဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ထုတ်စက်ရုံမှ သင်ခန်းစာ။ ထိုင်းနိုင်း မြောက်ပိုင်းရှိ မဲမေ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ထုတ်စက်ရုံမှာ အရှေ့တောင်အာရုံးသွေးလောင်စာသုံး အကြီးမားဆုံး စက်ရုံတဲ့ ဖြစ်သည်။ ဤစက်ရုံအတွက် ကျောက်မီးသွေးကို ပြောပေါ်အပွင့် သွေ့ကျော်စေနိုင်ပြီး စက်ရုံအတွက် တနေ့လျှင် တန်ခို့ ၄၀,၀၀၀ ထောက်ပုံးပေးရပါသည်။ စက်ရုံမှ စုစုပေါင်းစွမ်းအင် ၂,၆၅၇ မဂ္ဂဝါပိ (MW) ထုတ်လုပ်နိုင်ပါသည်။

မဲမေ့ လျှပ်စစ်ထုတ်စက်ရုံမှ လေထုထဲသို့ နေ့စဉ် ဆာလဖာစာတ်စွဲများ ၁.၆ တန်ကို ထုတ်လွှတ်နေပါသည်။ ဤစက်ရုံ တည်ဆောက်မှုနှင့် ကျောက်မီးသွေးတွင်းကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် နေရာပြောင်းရွှေ့ကြရပြီး၊ လူထောင်ပေါင်း များစွာမှာ အသက်ရှုံးလမ်းကြောင်းရောင်း ခံစားနေကြရပါသည်။ အသက်ရှုံးလမ်းကြောင်းရောင်း၊ အဆပ်ကင်ဆာ၊ သွေးအဆိပ်သင့်ခြင်း စသည်ဖြင့် ကျေးရွာလူထု ၃၀၀ ခန့် အသက် ဆုံးရုံးခဲ့ရပြီး ဖြစ်ပါသည်။ စက်ရုံနှင့် (၇)မိုင် ပတ်ဝန်းကျင်တွေ နေထိုင်ကြသူများမှာ အသက်ရှုံးလမ်းကြောင်းရောင်း ခံစားကြရပြီး၊ ပျို့အံ့ခြင်း၊ ခေါင်းမူးခေါင်းကိုကြခြင်း၊ မျှော်စွေးယောင်ယမ်းခြင်းများ ခံစားကြရပါသည်။

လျှပ်စစ်ထုတ်စက်ရုံမှ ပုံသန်းနေသည့် ပြာမှုန်များနှင့် အက်ဆစ်မီး ရွာသွန်းခြင်းကြောင့် ကျေးရွာလူထုများ၏ သီးနှံခံစားများ ကျေးလူလှုပ်စားများ ဖြစ်သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် နိုင်းတော် သဘာဝရင်းမြှုပ်နှံနှင့် သဘာဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် အစီအစဉ်များ ချမှတ်ရေးရုံး (State Natural Resources and Environmental Policy and Planning Office) မှ လေလာတွေရှုရာတွင် ရေတွက်ရှုရာနေရာများနှင့် စက်ရုံအနီးတိုက်၌ အာဆင်းနှစ်၊ ခရီးမြို့ယမ်း၊ မင်းဂနိုစ်စာတ်များ အလွန်မြှင့်မားနေသည်ကို တွေ့ရှုခဲ့ရသည်။

မဲမေ့ကျေးရွာလူထုများက အခက်အခဲပေါင်းများစွာ ကြံ့ခဲ့ရသော်လည်း သူတို့အခွင့်အရေးအတွက် တိုက်ပွဲဝင့်ကြပါသည်။ ၂၀၀၄ ခုနှစ် မေလတွင် ထိုင်းနိုင်း ခရိုင်တရားရုံးတဲ့က ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကြောင့် သူတို့၏ သီးနှံများ ပျက်စီးခုံးရုံးရှုံးအတွက် ကျေးရွာလူထုများကို အမေရိကန်ဒေါ်လာ ၁၄၂, ၅၀၀ ပေးလျော်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ ဤဆုံးဖြတ်ချက်မှာ ဆိုးရွားပျက်စီးစေသည့် ဤစက်ရုံမှ အေသာခံပြည်သူများ၏ ဘဝများအပေါ် အဆွဲရာယ်ကျရောက်နိုင်ပုံကို အနည်းငယ် အသိအမှတ်ပြုမှုပ်ဆောင် ဖြစ်ပါတော့သည်။ သို့သော်လည်း ပျက်စီးခဲ့ရသော ဘဝများ၊ အသက်သေဆုံးခဲ့ရသူများကိုမှ ပြန်၍ အာဆင်းပေးနိုင်စရာ၏ မရှိတော့ပါ။

Image: Greenpeace

“အစိုင်းမှာတော့ ဘာမှ မဖြစ်ဘူး ထင်ခဲ့ကြတယ်။ ဒါပေမယ့် နှစ်အနည်းယယ် ကြောလာတော့ ရွာသား တွေမှာ လည်ချောင်းကင်ဆာ ဖြစ်လာကြတယ်။ ကျွန်းသွေ့မှာတောင်မှ တရာ့မျိုး မြှောက်တွေစားပြီး သေဆုံးသွားတာ ဖြင့်တွေ့ရတယ်။ တခါးတော် အက်ဆစ်မီးရွာပြီး ကျမတို့ရဲ့ စိုက်ထားတဲ့ သီးနှံ တွေကို ဖျက်ဆီးပော်တယ်။” မဲမေ့ လုပ်ငန်းခွင့်ကျောက်နိုင်ပုံကို အတွက်ရေးမှုးမှူး မာလိုဝါ နားချို့ရွှေ့ (Maliwan Najwirot)



မဲမေ့တွင် အသက်ရှုံးလမ်းကြောင်းရောင်း ခံစားနေရသော ရှုနာတစ်ဦး

ရေညစ်ညမ်းခြင်းနှင့် ရေရှားပါးလာခြင်း

ကျောက်မီးသွေးသတ္တုတွင်းမှ စုပုံလာသည့် မြေစာများကြောင့် တောင်ကြီးများသဖြယ် မြင့်တက်လာနေသည်။ ထိမြေစာများက ရေစီးဆင်းမှုကိုလည်း အဟန့်အတား ဖြစ်လာစေသည်။ မိုးရာသီတွင် စီးဆင်းလာသည့် ရေများက ဤမြေစာများကို နောက်တွင် ပိတ်မိနေကြပြီး ရေကန်ကြီးများ ဖြစ်လာသည်။ ရေများက စုပုံထားသည့် မြေစာများနှင့် စက်ရုံအတွင်း သိလျောင်ထားသည့် ကျောက်မီးသွေးပုံများကို ဖြတ်၍ တိုက်စားကာ စီးဆင်းကြပြန်သည်။ ဤသို့နှင့် တိကျိစ်ချောင်းထဲသို့ အညစ်အကြော်များ ပို့လွှတ်သည့်နှင့် ရှုလာတော့သည်။ မြေစာပုံကြီးများ နောက်ကွယ်တွင် ရှိနေကြသည့် စိုက်ပျို့မြေများမှုလည်း နှစ်စဉ်ဆိုသလို ညစ်ထေးနေသည့် ရေများလွှမ်းခြားရသည်။

လျှပ်စစ်ပေါ်အားထုတ်စက်ရုံမှ လွင့်လာသည့် အဆိပ်သင့်ပြာမှုနှင့်များလည်း ကျောက်မီးသွေးတွင်းမှ စွန်းပစ်ပစ္စည်း ပုံကြီးများအပေါ် သို့မဟုတ် ဒေသတွင်းလမ်းများပေါ် ကျေရောက်သည်။ ဒေသတွင်း ရေတွင်း ရေကန်များထဲသို့ ကျေရောက်စီးဝင်ကြသည်။ ငါးပြာမှုနှင့်အချို့က အင်းလေးကန်ထဲသို့ပင် နောက်ဆုံး စီးဝင်လာကြသည်။

ကျောက်မီးသွေးတွင်း နက်သည်ထက် နက်အောင် တူးလာသည့်နှင့်အမျှ မြေအောက် ရေကြောများကို ထိမိသဖြင့် ကျောက်မီးသွေးသတ္တုတွင်း အတွင်းတွင် ရေများလျှုံတွက်လာကြသည်။ ဤရေများကို စက်များဖြင့် စုပုံယူ၍ တိကျိစ်ချောင်းထဲသို့ ပို့လွှတ်ကြပြန်သည်။ ဤသို့ဖြင့် တိကျိစ်ချောင်းရေသည် မြေစာပုံများ၊ အညစ်အကြော်များမှ တိုက်စားစီးဆင်းလာသောရေများ၊ ကျောက်မီးသွေးပြာမှုနှင့်များဖြင့်၊ သတ္တုတွင်းများမှ စုပုံထုတ်၍ သွန်လာသော ရေများဖြင့် အမြေတမ်း ညစ်ထေး နောက်ကျိနေတော့သည်။ ယခင်က ချောင်းရေကို ရေချိုးရန် သုတေသနပိုင်ကြသော်လည်း ယခုအပါ အသုံးမပြုနိုင်ကြတော့ပေ။ သို့သော်လည်း ဤသို့ ညစ်ညမ်းနေသော ရေများကိုပင် စိုက်ပျိုးရေးလုပ်ငန်းတွင် သုံးစွဲနေကြရသေးသည် ဖြစ်ရာ၊ သီးနှံများတွင်လည်း အဆိပ်အတောက်များ သင့်ရန် အကြောင်းရှိနေတော့သည်။



ကျောက်မီးသွေးတွင်းမှ ရေထွက်လာသဖြင့် အသစ်အသွေးပြုနေသည့် သဘာဝရေကန်ကြီးခမ်းမြောက်ရသည့်ပုံ

အသတွင်း ရွှေ့များတွင် သွေးတွင်းမှ စွန့်ထုတ်သည့် အညွှန်အကြေးများ မြင့်မားစွာ အနည်းဆုံး မြောက်များ မှာလည်း အလွန်မာကျောလာသည်။ ထို့အပြင် ဤမြောက်များမှ သီးနှံထုတ်လုပ်နိုင်စွမ်းလည်း ကျဆင်းလာသည်ဟု ချာသားများက ပြောဆိုကြသည်။

“ကျောက်မီးသွေးတွင်းထဲမှာ ရေတွေ ထွက်လာတော့၊ ပြန်းတန်ရွာဘုန်းကြီးကျောင်းနောက်က ရေကန် မေးသွား တယ်။ အဲဒီ ရေကန်ရဲ့ ရေကျောက ကျောက်မီးသွေးတွင်း တူးတူးနေရာနဲ့ ရေကျောတရာတည်းဆိုတာ ကျနောက်တို့ မသိကြေား။ တိုကျစ်ချွာထဲက အစီစဉ်တွင်တွေ့လည်း ရေခမ်းသွားကြတယ်။ တိုကျစ်ဘုန်းကြီးကျောင်း ဆရာတော်က ရွာလယ်ရှိ ရေကန်ကို တောင်ပေါ်က စမ်းရော့ ပြန်ဖြည့်တော့မှပဲ ကျနောက်တို့ ရေသုံးစွဲရတော့တယ်။”
(အောင်မြင်မြင်း-၆)

တိုကျစ်ကျောက်မီးသွေးတွင်းသည် အင်းလေးကန်၏ ရေဝေရေးလုပ် အသအတွင်းတွင် တည်ရှိပါသည်။ တိုကျစ်ချွာင်းနှင့် ဘီလူးချောင်းတို့မှတဆင့် လူအများ မလေ့လာ မသိရှိနိုင်သော၊ ထိန်းချုပ်မှု မပြုနိုင်သော အနည်းဆုံး စီးဝင်လျက် ရှိသည်။ မကြာသေးမြိုက အင်းလေးကန်အတွင်း ရေပြင်ကျဆင်းသွားခဲ့ရာ ဤသို့ အနည်းဆုံး မြောက်များကြောင့် ပို့ဆောင်ရန် အကြောင်း ရှိနေသည်။ ထို့အတွက်ကြောင့် တိုကျစ်ကျောက်မီးသွေးသွေးတွင်း ပေါ်လေ့ရှိ ကျန်းမာရ်သနရေးကို ပြုမီးမြောက်နေလျက် ရှိပြီး၊ အင်းလေးကန်ထဲရှိ သဘာဝနှီးစီးပါးများ ရှင်သနရေးအပေါ်တွင်လည်း ပြုမီးမြောက် အနွောက် အဆွဲရှာယ် ပေးနေသည်။

ဘီလူးချောင်းအတွင်း စီးဆင်းလာသည့် ကျောက်မီးသွေး အနည်းဆုံးနှင့် အညွှန်အကြေးများသည် မိုးမြှေဆည် နောက်၌ လည်း စုပ်လာမည်။ ဤဆည်မှ အောက်ပက်ရှိ မိုးမြှေနှင့် လိုင်ကော်နှီးများသို့ ရပို့လွှတ်ပေးနေသည်။ ဘီလူးချောင်း အထက်ပိုင်းတွင်လည်း ၂၂ မဂ္ဂါဝ် ထုတ်နိုင်သည့် ရေကာတာတရာ တည်ဆောက်ထားရာ တိုကျစ်သွေးတွင်းမှ အနည်းဆုံးများ၊ အညွှန်အကြေးများ စုပ်လာမော်လည်း ဖြစ်သည်။ ထို့နောက် ရေထွေတံ့ခါး ဖွင့်သည့်အခါ ရေများက အောက်အရပ်သို့ ဆက်၍ ဆင်းသွားကြမည် ဖြစ်သည်။

အသံဆူတံမူများ

နေ့စဉ်နှင့်အမျှ နေ့ရောညပါ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရာ သွေ့တွင်းမှ ဆူညံသံများကြောင့် ကလေးများရရှာ၊ သက်ကြီးရွယ်အိများပါ အထူးအနောက်အယုက် ဖြစ်ကြရသည်။ သွေ့တွင်းနေရာမှ ဖောက်ခွဲသည့် အသံများ၊ လျှပ်စစ် စက်ရုံမှ အသံများသည် ကျောင်းသားများကို အနောင့်အယုက် ဖြစ်စေပြီး၊ အသံကြောင့် ကျောင်းစာလေးမှုကိုလည်း ပြောင့်အောင် အာရုံမစိက်နိုင်ကြတော့ပေ။

“လျှပ်စစ်ထုတ်စက်ရုံခံက အသံတွေက ညရောက်လာလေလေ၊ ပိုဒြီးကျယ်လောင်လာလေလေပါ။ ဂူတွေလိုပါ ကျော်ထင်တာကတော့ နွားတွေ၊ ကျူးတွေတော် မအိပ်နိုင်ကြဘူး။ သူတို့ညတွေမှာဆိုရင် တူးထူးခြားခြား အသံပြောနေတာတွေ ရှိတယ်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ မဆောက်ခင်တုန်းက အဲသည်လို တူးထူးဆန်းဆန်း အသံလုပ်တာတွေ မရှိကြဘူး။” (တွေ့ဆုံးမြန်းခြင်း-၂)

ကျောက်မီးသွေးတွင် ဖောက်ခွဲမှုကြောင့် ဖြစ်လာသည့် တိန်ခါမှုများသည် ကျေးရွာရှိ အိမ်များ၊ ကျောင်းများ၊ အဆောက်အအီးနှင့် စေတိများကိုပါ အက်ကွဲစေသည်။ ပေါက်ကွဲသည့်နေရာမှ လွင့်စင်လာသော ကျောက်တုံးများ၊ ကျောက်စများကြောင့်လည်း အိမ်ခေါင်မိုးများတွင် စကားပေါက် ဖြစ်စေသည်။ လွင့်ကျလာသော ကျောက်စများက ရွာသားများကို ထိမှန်အောင်ရာ ရစေသည်လည်း ရှိသည်။

ယဉ်ကျေးမှု ဖျက်ဆီးခံရခြင်းများ

၄၆



“ဒီဘုရားက ကျမှုမွေးခင် ကတည်းက ဒီမှာ ရှိနေတာ ”
ကျောက်မီးသွေးတွင်းမှ ပေါက်ကွဲမှုများ အရှိန်အဟုန်ကြောင့် ပြေားစွဲတုံးတွေပြုပြီး တိကျစ်ကျေးရွာရှိ ရွေးဟောင်းစေတိမှာ အက်ပြီး ပြေားခဲ့ရသည်။ ဤသို့ စေတိပြုကျ ပုတ်စီးမှုကြောင့် ကျေးရွာလူထုများ အော်တွက်ကြရသည်။ ကျေးရွာလူထုများနှင့် ကုမ္ပဏီလုပ်သားများအကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရား နိုင်စေရန်၊ တိကျစ်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်က ဤ ပြဿနာကို ကြားဝင်စေပါ ဖြန့်ပြေပေးခဲ့ရသည်။ နောက်ပိုင်းတွင် ကျေးရွာလူထုများက ပြေားပျော်စီးသွားသည့် စေတိမှ အပိုင်းအစများ ကို ကောက်ယူကြပြီး၊ ယခင် နေရာဟောင်းတွင် စုပုံထားကြသည်။

“စေတိလည်း ပြေားရော ရွာသားတွေနဲ့ ကုမ္ပဏီလုပ်သားတွေကြားထဲမှာ ရန်ဖြစ်တော့မယ့် နီးပါး ဖြစ်တယ်။ ရွာသား အများစုက သိပ်စိတ်ဆိုးတယ်။ အချို့ဆိုရင် စိတေသနတိုးတယ်။ ကျော်တို့က ဘုရားမှာ နစ်စဉ်ပွဲလမ်းကျိုးပလာတာ။ လူတွေလည်း အများကြီးနဲ့ စည်စည်ကားကားပဲ့ပဲ့ မိသားစု စွေးမျိုးတွေ ပြန်ခံ့တွေ့ကြတဲ့ အချိန်ပဲ့။ အခုတော့ ပွဲလမ်းကျိုးပစ်ရာ ဘုရားစေတိလည်း မရှိတော့ဘူး။ ဘုန်းကြီးတပါးကတော့ စေတိကို ပြန်တည်လို ရနိုင်ပါတယ်လို ပြောတယ်။ ဒါပေမယ့် မြေကြီးက တစ္စုရု တည်စွဲ မရှိင်သေးဘူး။” (တွေ့ဆုံးမြန်းခြင်း-၁၀)

ကုမ္ပဏီက မြေကြီးများ မာ၍ ပိုအခြေကျလာသည့်အခါ ဤစေတိကို ပြန်လည်တည်ဆောက်ပေးမည်ဟု ကတိပေးသည်။ သို့သော်လည်း ကျောက်မီးသွေးသွေ့တွင်းမှ အမြတ်စေလိုလို ဖောက်ခွဲနေမှုများ တိန်ရှုပ်မှုများ ဆက်ရှိနေပြီးမည် ဖြစ်ရာ မြေကြီးတည်ပြုမြိမ်ရန် အကြောင်း မည်သို့မျှ မရှိနိုင်ပေ။ စေတိကို ပြန်လည်တည်ဆောက်သည် ဖြစ်စေ၊ မတည်ဆောက်သည် ဖြစ်စေ၊

ကျေးရွာလူထမားက ယုံကြည်နေကြသည်မှာ ဤစီမံခိန်းကြောင့် ဒေသနတ်များ ဝိဉာဏ်များကို အနောက်အယုက် ဖြစ်စေပြီး၊ တန်ပြန် လက်စားချော်မည်ဟု ထင်မြင်ယုံကြည်နေကြသည်။

“ဘုရားပြိုပျက်ပြီးတဲ့ အခါမှာတော့ သံပာ
တပါးက ရွာအေးချမ်းသာယာရေးနဲ့ စွဲပြီးရေး
ကောင်စီ (ရယက)က လူတယောက်ယောက်
သေလိမ့်မယ်လို့ အိမ်မက်တယ်။ သိမ်မကြာခင် မှာပဲ
လူတယောက်သေတယ်။ အခုတော့အဲဒီ သံပာကပဲ
အိမ်မက် ထပ်မပါ်ပြန်တယ်။ လူနှစ်ယောက်သေ
လိမ့်မယ်လို့။ အလုပ်သမားတွေက ညောင်ပင်ပြီး
ကို ထရ်ကားတွေနဲ့ ဆွဲလုပ္ပါးပြီးတော့
ထရ်ကားက မရွှေ့ပြန်ဘူး။ ဒဲပေမယ်လည်းဘူတို့က
ညောင်ပင်ကို ပြန်စိုက်ပေးတော့ သူတို့ ကားက
လွယ်လွယ်ကူကူပဲ ပြန်ရွှေ့လို့ ရသွားတယ်။
အခုတော့ ညောင်ပင်မှာ မြှုတောင်က နေပြီး
ညောင်ပင်ကိုစောင့်ပေးနေတယ်။”

(တွေ့ဆုံးမြန်မြို့-၁၀)





၄၈

ထိုင်းနိုင်ငံ ဥက္ကဋ္ဌးဌာနိုင်ငြန် ကျေးရွှေးလူထုများက သူတို့ရွှေးလဲသို့ ပိုတက်ရှုသွေးတွင် ကုမ္ပဏီဝင်ရောက်မလာစေရန် သူတို့၏ အိမ်များတွင် ဆိုင်းဘုတ်များတင်ထားကြပုံ။

ပြည်သူများ ထုတ်ဖော်ပြောဆိုသည့်အခါ စီမံကိန်းများ ရပ်ဆိုင်ကြရသည်။

၂၀၀၀ ခုနှစ် မေလတွင် ရွှေ့ကြိုး ရေအားလွှဲစ်စွဲများအင် ပုဂ္ဂလိကကုမ္ပဏီ လီမိတက်က ၁၂၂ မျှောက်ထုတ်နိုင်သော ကျောက်မီးသွေး လောင်စာသုံး ရေနွေးငွေ လျှပ်စီးပွဲစက်ရှုတရာ့ကို တာချီလိတ်မြို့၏ မြောက်ပက် ထိုင်းနိုင်ငြန် နယ်စပ်ကောင်လျှောက်ရှုမှုများများ ဖြစ်လောမည့် ပြည်နယ်တွင် တည်ဆောက်ခဲ့သည်။ ထိုင်းနိုင်ငြန် အထူးပိုးပိုးမြောက်မှုများနှင့် အထူးပိုးပိုးမြောက်မှုများက ဤလျှပ်စီးပွဲကြောင့် ဖြစ်လာမည့် ပတ်ဝန်းကျင် ညွှန်ညွှန်မှုများကို အထူးပိုးပိုးမြောက်မှုများ ပေါ်လုပ်မှုများက ဤလျှပ်စီးပွဲကြောင့် ဖြစ်လာမည့် ပတ်ဝန်းကျင် ပွဲမှုများကို အထူးပိုးပိုးမြောက်မှုများ သယ်ဆောင်လာသည့် ထပ်ကားများကို သူတို့စုရုံးတားဆီးကြရသည်။ အစိုးရထု စာရေးကန့်ကွက်ကြရသည်။ စီမံကိန်းကို ဆန့်ကျင်ကြောင့် ပိုစတာများ ကပ်ကြရသည်။ ဤသို့ လူအများလှပ်ရှုံးမှ ကြောင့် လူအများက ကျောက်မီးသွေးလောင်စာသုံး လျှပ်စီးပွဲကြောင့် ဆိုးကျိုးများကို ပိုမိုသိရှိလာကြရသည်။ ဤသို့ ကြိုးပမ်းဆောင်ရွက်ကြပြီး နောက်ဆုံးတွင် လျှပ်စီးပွဲကြောင့် ၂၀၀၁ ခုနှစ် ဧပြီလတွင် ရပ်ဆိုင်းခဲ့ရသည်။



နိဂုံးနှင့် အကြံပြချက်များ

အကယ်၍ တိကျစ်ကျေက်မီးသွေးတွင် စီမံကိန်းကို ဆက်လက်ဆောင်ရွက်ပါက သွေ့တွင်းကို ဗဟိုပြုပြီး (၅)မိုင် ပတ်လည်တွင် နေထိုင်နေကြသည့် ကျေးချွာလူထု ၁၂,၀၀၀ ကျော်နှင့် အလုပ်သမားများသည် ကျိန်းမာရေး ပြဿနာနှင့် ကြံ့တွေ့ရမည်ဖြစ်ပြီး၊ ထိုးနိုင် ဓမ္မာက်ပိုင်းရှိ မဲ့မောကျးချွာလူထုများ ခံစားရသလို အသက်ရှုရာက်ခဲသည့် ပြဿနာ နှင့် ရင်ဆိုင်ကြံ့တွေ့ရမည် ဖြစ်ပေသည်။ ကျေးချွာလူထုများအနေဖြင့် သူတို့၏ ရှိုးရာစဉ်လာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးကြရမည် ဖြစ်ပြီး၊ နေ့စဉ်နှင့်အပူ စိုက်ပျိုးမြေများ ဆုံးရှုံးကာ ဆင်ရဲမြှေတောကြရမည် ဖြစ်သည်။ နေရာမှ ရွှေ့ပြောင်းကာ အခြချကြရမည် ဖြစ်သည်။ ကျောက်မီးသွေးသွေ့တွင်းကြာ့နှင့် ညစ်ညမ်းနေသည့် ရေများသည် ဘီလူးချောင်းအတွင်း စီးဝင်သွေးကာ မြန်မာနိုင်းကြောင်း အဖိုးမဖြတ် နိုင်သည့် အင်းလေးကန်လည်း ညစ်ညမ်းစေမည် ဖြစ်သည်။ သို့အတွက်ကြာ့နှင့် အောက်ဖော်ပြု အကြံပြချက်များကို လိုက်နာဆောင်ရွက်ပါရန် တိုက်တွေ့နှုံးလိုပါသည်။

စစ်အစိုးရှုနှင့် ကုမ္ပဏီများ အနေဖြင့်-

- (၁) ကျောက်မီးသွေးသွေ့တွင်းတူးဖော်မှုကို ပိုင်ဆိုင်း၍ ကျိန်းမာရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုံးကို သက်ရောက်မှုများကို ပြန်လည်စစ်ဆေးပါရန်။
- (၂) တိကျစ် ကျောက်မီးသွေးသွေ့တွင်းနှင့် အင်းလေးကန်ရှိုးရေထားညစ်ညမ်းမှုကို စစ်ဆေးရေးအတွက် သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်။
- (၃) ထိနိုက်နှစ်နာခဲရသော မိသားများကို လုံလောက်သည့် လျှော်ကြေးငွေနှင့် ထောက်ပံ့မှုများ ပြန်ပေးပါရန်။

ထို့အပြင် အေသံ ရပ်ချွာလူထုများအနေဖြင့်-

- (၁) မိမိကိုယ်တိုင် တိုးတကျကျွေးနားမှလည်းနှင့် သင့်လျော်သည့် လျော်ကြေးစွဲများ မရရှိဘဲနှင့် စာချုပ်များ လက်မှတ် ရေးထိုးပေါ်ခြင်းကို ရှေ့ပြုရှုံးပါရန်။
- (၂) ရပ်ချွာလူထု၏ အသက်မွေးဝမ်းကျောင်းနှင့် သဘာဝပတ်ဝန်းကျင်ရင်းမြစ်များကို ထိနိုက်ပျက်စီးစေသည့် အကျင့်ပျက် ခြစားမှုများနှင့် ခေါင်းပံ့ဖြတ် အမြတ်ထုတ်မှုများကို ကန်းကွက်ဆန့်ကျင်ကြပါရန် ... တိုက်တွေ့နှုံးအပ်ပါသည်။

ကျမ်းကိုး

^a“Myanmar population hits over 59 mln in 2009” July 1, 2010,<http://english.peopledaily.com.cn/90001/90777/90851/7049436.html>, accessed on 15 September 2010.

^j Ibid.

^q ပြည်ထောင်စုအမှားဒ ကျပ် (၁၀၀) တန်ဖိုး အားလုံးနေရာလ (မျိုးဝင်းငော်) 14 pufwifbm 2010? ဆောင်ရွက်ရန်။ www.khitpyaing.org/index.php?route=detail&id=4464 accessed on 15 September 2010.

^r Development in Myanmar Energy Sector, Energy Planning Department, Ministry of Energy, Union of Myanmar, SEF-2, Ho Chi Minh City in Viet Nam, 22 October 2008 at <http://www.adb.org/Documents/Events/Mekong/Proceedings/SEF2-Annex6.4-Myanmar-Presentation.pdf>, accessed on June 28, 2010

^s “More private companies cooperate with Myanmar gov’t in mineral extraction,”http://news.xinhuanet.com/english2010/business/2010-07/06/c_13385989_4.htm, accessed on August 27, 2010.

^t Coal Sub-sector accessed on 23 September 2010 at <http://www.energy.gov.mm/coalsubsector.htm>

^u “Iron and steel industry being improved....” NLM, pg.4, 22 March 2010.

^v Coal, the NEED project, http://www.need.org/needpdf/infobook_activities/SecInfo/CoalS.pdf (accessed 28 July 2010)

^w Coal power is the biggest culprit, WWF, http://wwf.panda.org/about_our_earth/aboutcc/cause/coal/

^x What is Coal? World Coal Institute <http://www.worldcoal.org/coal/what-is-coal/> (accessed 28 July 2010)

^y Country report: Progress of power development plans and transmission interconnection projects, Myanmar, Greater Mekong sub-region, eighth of regional power trade coordination committee (RPTCC-8), eighth meeting of focal group (FG-8), seventh meeting of planning working group (PWG-7), Luang Prabang, Lao PDR, 25-27 November 2008.

^z “Chinese corporation, local company to implement Mawlaik hydropower, Kalewa coal-fi red thermal power plant projects,” NLM, 28 May 2010, “Electric power projects to improve public living status,” NLM, 28 October 2010.

^{aa} Future project (Gas/Coal), http://www.aseanenergy.org/energy_sector/electricity/myanmar/future_electricity_projects.htm accessed on November 12, 2010. In June 2010 Norinco, a major Chinese weapons producer, signed a cooperation agreement with Burma’s regime for the Monywa mining project just weeks after selling the dictatorship heavy military artillery. See မြန်မာ တော်သုတေသန၊ တူးဖော်ရေးအတွက်လူရုတ်-မြန်မာ လတ်မှတ်တို့ပုံ (သိန်းလင်း), Myanmar Times (Burmese Version) at <http://www.mymar.mmtimes.com/2010/property/473/buss02.html>, accessed on August 27, 2010 and “Norinco sold Burma arms pre-copper deal,” Democratic Voice of Burma, 29 June 2010.

^{ab} Improve Electricity for Yangon Industry at <http://www.mmtimes.com/2010/news/515/n51501.html>, accessed on August 27, 2010.

^{ac} The zones are Hlaing Tharyar, Shwe Pyi Thar and Shwe Lin Pan. Improve Electricity for Yangon Industry at <http://www.mmtimes.com/2010/news/515/n51501.html>, accessed on August 27, 2010.

^{ad} “Only when people rely on own strength will modern and developed nation emerge; achievements of development projects will reflect better inter-relationship among national people and contribute to flourishing of Union Spirit,” Senior General Than Shwe addresses Special Projects Implementation Committee Meeting, NLM, 7 March 2010 at <http://myanmargeneva.org/10nlm/mar/n100307.htm>, accessed on August 27, 2010.

^{ae} Summary of Thailand power development plan 2010-2030, http://www.egat.co.th/thai/files/Report%20PDP2010-Apr2010_English.pdf, accessed on August 27, 2010.

^{af} “Thai company signs Myanmar port deal,” Agence France-Presse, 4 November 2010, Ital-Thailand project documents, and အားလုံးရန်ဂိုဏ်ကုန်း စီမံခိန်းသည် အရေးနှင့် အနောက်စီးပွားရေး စကြောင်း အရေးပါလာမည့်ဖြစ်ရာ ...တရုတ်” (ရွှေးမောင်မောင်) , The Myanmar post

- ^{၁၄} “An Industrial Project That Could Change Myanmar,” New York Times, 26 November 2010.
- ^{၁၅} NLM, 7 March 2010 at <http://myanmargeneva.org/10nlm/mar/n100307.htm>, accessed on August 27, 2010. 48
- ^{၁၆} အင်းလေးကန်နှင့် မိုင် (၂၀) ဝန်းကျင် စီမံးလန်းပြည်ရေး မြင်ကွင်းများ Kyaymon News (The Mirror), 30 September 2010 pg. 20.
- ^{၁၇} At Indein village, the Balu creek diverges into two creeks. The south branch of the creek flows west of Paw Daw Oo Pagoda and the north branch of the creek flows near Ywama village into the Lake.
- ^{၁၈} “Only when people rely on strength will modern and developed nation emerge,” New Light of Myanmar (NLM), 7 March 2010, pg. 6.
- ^{၁၉} အင်းလေးကန်နှင့် ကဗ္ဗာတွင် မျိုးစိတ်သစ် ဖြစ်လာဖွေလိုက်သော ဟားသံဃား တွေ့ဦးထား Weekly Eleven News Journal, Vol-3 No-51, pg. 9, 2008.
- ^{၂၀} <http://birding.sstmyanmar.com/inle-wetland-bird-sanctuary-ecotourism-asean-heritage-sitemyanmar-and-southeast-asia>
- ^{၂၁} အင်းလေးကန်နှင့် မိုင် (၂၀) ဝန်းကျင် စီမံးလန်းပြည်ရေး မြင်ကွင်းများ Kyaymon News (The Mirror), pg. 11, 20, September 30, 2010.
- ^{၂၂} ရှမ်းပြည်နယ်တောင်းတွင် မဲးစားသံဃားမှ မြှင့်တော်ကာ အင်းလေးကန်ဒေသမှ မဲးမေးယူရရှိမှု လျှော့နည်း http://www.news-eleven.com/index.php?option=com_content&view=article&id=4495:2010-08-26-09-18-43&catid=45:2009-11-10-07-45-41&Itemid=113 accessed on November 12, 2010.
- ^{၂၃} During the 65-year period from 1935 to 2000, the net open water area of Inle Lake decreased from 69.10 km² to 46.69 km², a loss of 32.4%. Roy C. Sidle, Alan D. Ziegler and John B. Vogler (April 2007). “Contemporary changes in open water surface area of Lake Inle, Myanmar”. Sustainability Science 2 (1): 55–65. doi:10.1007/s11625-006-0020-7. ISSN 1862-4065. <http://www.springerlink.com/content/a2t64l5768505464/>.
- ^{၂၄} “Water surface area of Inlay Lake shrunk from 40 square miles to 27 in summer,” Reported by Nay Pyi Taw News Crew, Eleven Media Group, accessed on 16 September 2010 at http://eversion.elevenmediagroup.net/index.php?option=com_content&view=article&id=674:water-surface-area-of-inlaylake-shrunk-from-40-square-miles-to-27-in-summer&catid=43:biweekly-eversion&Itemid=110
- ^{၂၅} “More Equipment arrives for Shan State coal mine,” Myanmar Times, 4 May 2004 at <http://www.myanmar.gov.mm/myanmartimes/no211/MyanmarTimes11-211/012.htm>, accessed on August 2010.
- ^{၂၆} “Construction project of Tikyit coal-fired power station inspected in Pinlaung,” NLM, 20 July 2003, accessed on August 27, 2010 at <http://mission.itu.ch/MISSIONS/Myanmar/03nlm/n030710.htm>,
- ^{၂၇} Ibid.
- ^{၂၈} “Tikyit coal-fired power station that will fulfill the electricity needs,” NLM, 16 September 2003, <http://www.myanmar.gov.mm/Article/Article2003/sep/Sept16b.htm>, About CHMC introduction <http://www.chmc2003.com:8640/gsjj.htm> accessed on August 27, 2010.
- ^{၂၉} “MEPE plans coal-fired power station,” Myanmar Times, 24 September 2001. <http://www.myanmar.gov.mm/myanmartimes/no82/myanmartimes5-82/News/new.htm>, accessed on August 27, 2010.
- ^{၃၀} Interview # 12
- ^{၃၁} “Of the two turbines of Tikyit coal-fired power plant, one is generating electricity at full capacity as it was completed in 2004, The other one will start generating power beginning April last week,” NLM, April 16, 2005, accessed on 20 September 2010 at http://www.myanmar.gov.mm/NLM-2005/April05/enlm/April16_h2.html

- ၈။ Country report: Progress of Power Development Plans and Transmission Interconnection Projects, Myanmar, Greater Mekong Sub-region eighth meeting of regional power trade coordination committee (PRTCC-8), eighth meeting of focal group (FG-8) and seventh meeting of planning working group (PWG-7), Luang Prabang, Lao PDR, 25-27 November 2008.
- ၉။ “Russian business presence becoming stronger in Burma,” Mizzima News at <http://www.mizzima.com/news/inside-burma/1422-russian-business-presence-becoming-stronger-in-burma-.html>, accessed on November 13, 2010.
- ၁၀။ “\$21m Cement Factory Underway,” Myanmar Times, August 8-14, 2005 at <http://www.myanmar.gov.mm/myanmartimes/no278/MyanmarTimes14-278/b002.htm> accessed August 28, 2010.
- ၁၁။ “Tigiy coal-fire power plant station that will fulfill the electricity needs,” New Light of Myanmar, 16 September 2003 at <http://www.myanmar.gov.mm/Article/Article2003/sep/Sept16b.htm>, NLM, 16 April 2005 http://www.myanmar.gov.mm/NLM-2005/April05/enlm/April16_h2.html accessed on August 27, 2010.
- ၁၂။ Country report: Progress of Power Development Plans and Transmission Interconnection Projects, Myanmar, Greater Mekong Sub-region eighth meeting of regional power trade coordination committee (PRTCC-8), eighth meeting of focal group (FG-8) and seventh meeting of planning working group (PWG-7), Luang Prabang, Lao PDR, 25-27 November 2008.
- ၁၃။ “အင်းလေးကန် မိုင် (၂၀) ပတ်ဝန်းကျင် စီမံးလန်းသိပ္ပါယော် သစ်တော့များ ထိန်းသိမ်းရေးနှင့် တိုက္ခစာ ကျောက်မီးသွေးပြာ” သတင်းဆောင်းပါး။ (ရုလင်းအောင်- အင်းလေး), NLM, 24 July 2008.
- ၁၄။ See PYO’s report Robbing the Future (June 2009) and update briefer Save our Mountain Save our Future (October 2010) at <http://pyo-org.blogspot.com>
- ၁၅။ “Iron and steel industry being improved...”, NLM, 22 March, 2010, p#4: accessed 20 September 2010 at <http://myanmargeneva.org/NLM2010/eng/3Mar/n100322.pdf>
- ၁၆။ The Myanmar Mines Law, The State Law and Order Restoration Council (The State Law and Order Restoration Council Law No 8/94), 6th September, 1994 accessed at <http://www.mining.com.mm/> on November 10, 2010.
- ၁၇။ Status and Current Issues of Mining Regulatory Regime in Myanmar, Soe Mra, Director General, Department of Mines, Ministry of Mines at <http://www.freewebs.com/myanmarmines/regulatory.htm>. Accessed November 30, 2010.
- ၁၈။ Bokoshe: The Toxic Truth accessed on September 25, 2010 at <http://www.oklahomalovesgreen.com/page.html>, “Is coal ash poisoning Charlotte area drinking water? by Rhiannon Bowman (published 09.07.10) assessed September 25, 2010 at http://charlotte.creativeloafing.com/gyrobase/is_coal_ash_poisoning_charlotte_area_drinking_water/_Content?oid=1041443, “Coal Ash Contaminates Groundwater and Drinking Water Sites in 21 States” http://current.com/news/92665216_coal-ashcontaminates-groundwater-and-drinking-water-sites-in-21-states.htm
- ၁၉။ “What is acid rain and what causes it?” accessed on September 25, 2010 at http://www.policyalmanac.org/environment/archive/acid_rain.shtml
- ၂၀။ “The Grievous Mae Moh Coal Power Plant,” 2 February 2008 at <http://developmentdebacles.blogspot.com/2008/02/grievous-mae-moh-coal-power-plant.html>
- ၂၁။ “Tachilek Power Plant: Skepticism over work halt,” The Nation, 20 December 2001. www.burmalibrary.org/TinKyi/archives/2001-12/msg00008.html, accessed on June 28, 2010.
- ၂၂။ “Chronology of Thai Anti-power Plant Struggle Against Burma,” Bangkok Post, 24 June 2001.

နောက်ဆက်တွဲ (၁)

ကျောက်မီးသွေးသွေ့တွင်းမှ (၅) မိုင်ပတ်ဝန်းကျင်ရှိ လူနောက်ရှုံးများ

စဉ်	ကျေးဇား	အောက်ထောင်စု	လူဦးရေ	တိုင်းရင်းသားလူများ
၁	ပင်မိုက်နှုန်း (မြောက်)	၂၇	၄၇၃	ပအိုင်း
၂	ပင်မိုက်နှုန်း (တောင်)	၃၃	၁၈၆	ပအိုင်း
၃	တောင်ပို့လ (နေရာသစ်)	၂၇	၁၄၉	ပအိုင်း
၄	သယာကုန်း	၂၇	၂၇၅	ပအိုင်း
၅	ပြင်သာ	၃၆	၁၇၅	ပအိုင်း
၆	ဆည်ခေါင်း	၂၀၀	၁၁၃	ပအိုင်း၊ ရှမ်း၊ တောင်ရှုံး
၇	နောင်မွန်	၁၀၀	၅၀၀	ပအိုင်း၊ တောင်ရှုံး
၈	သပြုမော်	၅၇	၂၈၇	ပအိုင်း၊ ရှမ်း
၉	ဖရားဗွာ (တောင်)	၁၀၄	၅၄၀	ပအိုင်း၊ ရှမ်း
၁၀	ဖရားဗွာ (မြောက်)	၃၂	၁၃၈	ပအိုင်း၊ ရှမ်း
၁၁	ဖရားဖြိန်း	၄၇	၁၈၆	ပအိုင်း၊ ရှမ်း
၁၂	ဖရားဖြိန်း	၆၅	၂၂၀	ပအိုင်း၊ ရှမ်း
၁၃	မီးသွေးချောင်း	၇၃	၂၅၈	ပအိုင်း၊ ရှမ်း
၁၄	တင်ကုန်း	၈၇	၂၉၆	ပအိုင်း၊ ရှမ်း
၁၅	ဖက်ခေါ်ကုန်း	၂၃၃	၁၃၁	ပအိုင်း၊ ရှမ်း၊ တောင်ရှုံး၊ ဗမာ
၁၆	တိုကျို့	၂၀၃	၂၀၇	ပအိုင်း၊ ရှမ်း၊ တောင်ရှုံး၊ ဗမာ
၁၇	ဖရားတော်ဆူး	၂၄၅	၃၆၈	ပအိုင်း
၁၈	ထိုးကတူး (ခေါ်) လွင်ရှား	၁၀၈	၉၄၁	ပအိုင်း၊ ရှမ်း၊ တောင်ရှုံး၊ ဗမာ
၁၉	ပါလိုင်း	၄၂	၂၁၀	ပအိုင်း
၂၀	ကုန်စိမ့်	၄၀	၂၀၆	ပအိုင်း၊ တောင်ရှုံး
၂၁	လိုင်ခါး	၄၈	၂၇၄	ပအိုင်း၊ ဗမာ
၂၂	လွယ်တဲ့ (တောင်)	၅၇	၂၇၄	ပအိုင်း၊ တောင်ရှုံး
၂၃	လွယ်တဲ့ (မြောက်)	၃၆	၂၀၈	ပအိုင်း၊ တောင်ရှုံး
၂၄	ဘန်းမတ်	၂၃	၁၂၄	ပအိုင်း
၂၅	မှန်းပင်	၂၀	၄၀၂	ပအိုင်း၊ တောင်ရှုံး
	စုစုပေါင်း	၂၀၈၅	၁၁၅၂၂	

နောက်ဆက်တွေ (၂)။ ၂၀၀၃ ခုနှစ်တွင် တိကျိုစ်ကျောက်မီးသွေး စီမံချက်ကြောင့် အတင်းအကျပ် ရွှေ ပြောင်းခံရသော ကျေးရွာ လူထုများ။

စဉ်	အမည်	အသက်	မိသားစု အရေအတွက်	ကျေးရွာ	လျှပ်ကြေးရသောင့် (ကျပ်)
၁	ဂျိန်ဟာမော်ဖုန်း	၆၃	၁၀၀	တောင်းလျှော့	၁၂၀၀၀၀
၂	ဂျိန်ဟာမောင်ဗိုလ်	၄၈	၇	တောင်းလျှော့	၁၂၀၀၀၀
၃	ဂျိန်ဟာမောင်ဗုံး	၅၂	၁၀၀	တောင်းလျှော့	၁၂၀၀၀၀
၄	ဦးဘိန်	၇၃	၃	တောင်းလျှော့	၁၂၀၀၀၀
၅	ဦးကံး	၄၈	၆	တောင်းလျှော့	၁၂၀၀၀၀
၆	ဦးလွှဲ	၄၀	၇	တောင်းလျှော့	၁၃၀၀၀၀
၇	ဦးချုစ်မောင်	၄၁	၃	တောင်းလျှော့	၁၂၀၀၀၀
၈	ဒေါ်ရွှေလ	၆၂	၁၀	တောင်းလျှော့	၁၂၀၀၀၀
၉	ဒေါ်ဒုတ်	၆၁	၁၀	တောင်းလျှော့	၁၂၀၀၀၀
၁၀	ဆရာတွော်မန်	၅၇	၅	တောင်းလျှော့	၁၂၀၀၀၀
၁၁	လှုကျင်	၃၇	၂	တောင်းလျှော့	၁၂၀၀၀၀
၁၂	ဦးမောင်	၆၃	၆	တောင်းလျှော့	၁၃၀၀၀၀
၁၃	ဦးဘာ	၄၈	၆	တောင်းလျှော့	၁၂၀၀၀၀
၁၄	ဦးကျော်	၄၀	၆	တောင်းလျှော့	၁၃၀၀၀၀
၁၅	ဦးကျော်လှ	၄၅	၆	တောင်းလျှော့	၁၃၀၀၀၀
၁၆	ဦးမြှေးတုတ်	၆၄	၂	တောင်းလျှော့	၁၃၀၀၀၀
၁၇	သန်းလှ	၂၇	၁၀	တောင်းလျှော့	၁၃၀၀၀၀
၁၈	အောင်သာ	၄၂	၇	တောင်းလျှော့	၁၃၀၀၀၀
၁၉	ဦးဘဲ	၂၇	၂	တောင်းလျှော့	၁၃၀၀၀၀
၂၀	ဦးချုစ်ကောင်း	၄၂	၄	တောင်းလျှော့	၁၃၀၀၀၀
၂၁	ဦးလွှဲး	၄၀	၇	တောင်းလျှော့	၁၃၀၀၀၀
၂၂	တအောင်	၄၅	၃	တောင်းလျှော့	၁၃၀၀၀၀
၂၃	မအံ့	၅၀	၆	တောင်းလျှော့	၁၃၀၀၀၀
၂၄	ဦးဖုံး	၁၁	၄	တောင်းလျှော့	၁၃၀၀၀၀
၂၅	ဦးခေါင်	၂၇	၅	လိုင်းခါး	၁၃၀၀၀၀
၂၆	ဂျိန်ဟာလုပ်	၅၃	၆	လိုင်းခါး	၁၃၀၀၀၀
၂၇	ဂျိန်ဟာအောင်ကြည်	၅၈	၁၀၀	လိုင်းခါး	၁၃၀၀၀၀
၂၈	ဂျိန်ဟာဖိုးထောင်း	၆၁	၅	လိုင်းခါး	၁၃၀၀၀၀
၂၉	ဂျိန်ဟာဖိုးရှိုး	၇၆	၅	လိုင်းခါး	၁၃၀၀၀၀
၃၀	ဂျိန်ဟာဝမ်း	၅၂	၇	လိုင်းခါး	၁၃၀၀၀၀
၃၁	ဂျိန်ဟာယိုင်	၆၀	၁၀၀	လိုင်းခါး	၁၃၀၀၀၀
၃၂	ဂျိန်စိုးအုန်းကြည်	၅၃	၅	လိုင်းခါး	၁၃၀၀၀၀
၃၃	ဂျိန်စိုးရိုး	၇၀	၅	လိုင်းခါး	၁၃၀၀၀၀

၃၄	ရန်ဖာတွန်းအောင်	၃၄	၅	လိုင်ခါး	၁၂၀၀၀၀
၃၅	ရန်ဖာတွက်စိန်	၅၂	၅	လိုင်ခါး	၁၂၀၀၀၀
၃၆	ရန်ဖာကံ	-	၅	လိုင်ခါး	-
၃၇	ရန်မိုးပူ	ဘယ်လွန်	၇	လိုင်ခါး	-
၃၈	ရန်ဖာစိုးပင်	ဘယ်လွန်	၄	လိုင်ခါး	-
၃၉	ရန်မိုးအုန်းလွင်	-	၈	လိုင်ခါး	-
၄၀	ရန်ဖာဘော်	၆၂	၅	လိုင်ခါး	၁၂၀၀၀၀
၄၁	ရန်ဖာအောင်လော်	၅၂	၅	လိုင်ခါး	၁၂၀၀၀၀
၄၂	ရန်မိုးဆဲ	၄၇	၅	လိုင်ခါး	၁၂၀၀၀၀
၄၃	ရန်ဖာဘဲ	၆၀	၉	လိုင်ခါး	၁၂၀၀၀၀
၄၄	ရန်ဖာတွန်းတင်	၅၂	၆	လိုင်ခါး	၁၂၀၀၀၀
၄၅	ရန်ဖာတဲ့ပေါ်	၅၆	၆	လိုင်ခါး	၅၀၀၀၀
၄၆	ရန်ဖာမောင်ကော်	၆၀	၇	လိုင်ခါး	၁၂၀၀၀၀
၄၇	ရန်ဖာမောင်ချိုး	၂၂	၆	လိုင်ခါး	၁၂၀၀၀၀
၄၈	ရန်ဖာအောင်ချုံး	၃၃	၆	လိုင်ခါး	၁၂၀၀၀၀
၄၉	ရန်ဖာသိန်းတန်း	၃၀	၅	လိုင်ခါး	၁၂၀၀၀၀
၅၀	ရန်ဖာမျိုးပြိုး	၃၀	၄	လိုင်ခါး	၁၂၀၀၀၀
၅၁	ရန်ဖာကျော်ကျော်	၂၆	၄	လိုင်ခါး	၁၀၀၀၀၀
၅၂	ရန်မိုးပူလှ	၄၆	၂	လိုင်ခါး	၁၂၀၀၀၀
၅၃	ရန်ဖာစိန်ထွန်း	၄၆	၅	လိုင်ခါး	၁၂၀၀၀၀
၅၄	ရန်ဖာအောင်ကျော်	၅၃	၆	လိုင်ခါး	၁၂၀၀၀၀
၅၅	ရန်ဖာစိုးတူ	၅၄	၅	လိုင်ခါး	၁၂၀၀၀၀
၅၆	ရန်ဖာတွန်းရှိ	၃၇	၅	လိုင်ခါး	၁၂၀၀၀၀
၅၇	ရန်ဖာကြော်တော်	၅၀	၄	လိုင်ခါး	၁၂၀၀၀၀
၅၈	ရန်ဖာမောင်နှု	၄၀	၄	လိုင်ခါး	၁၀၀၀၀၀
၅၉	ရန်ဖာစိုးနိုင်	၃၃	၃	လိုင်ခါး	၁၀၀၀၀၀
၆၀	ရန်ဖာတွန်း	၃၆	၃	လိုင်ခါး	၁၂၀၀၀၀
၆၁	ရန်ဖာဆန်းဝင်း	၂၃	၃	လိုင်ခါး	၅၀၀၀၀
၆၂	ရန်ဖားစိန်လွယ်	၄၇	၁	လိုင်ခါး	၁၂၀၀၀၀
၆၃	ခွန်မောင်ဝင်း	၂၃	၁	လိုင်ခါး	၅၀၀၀၀
	စုစုပေါင်း		၃၂၀	(အမေရိကန်ဒေါ်လာ ၆,၂၀၀)	၆,၂၀၀,၀၀၀



© Yuzo Uda

မြန်မာနိုင်ငံ၏ အထင်ကရဖြစ်သော အင်းလေးကန်နှင့် ၁၃ မိုင် (၂၁ ကီလိုမီတာ) အကွာဗွဲင် နိုင်ငံ၏အကြီးဆုံး အပွဲ့ ကျောက်မီးသွေး သတ္တုတွင်းနှင့် အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကို လုပ်ကိုင်နေ့မှုကြောင့် အကြီး အကျယ် ပြဿနာများ ဖြစ်လာဖွယ်ရှိပါသည်။ ကျောက်မီးသွေးများအာန် ပတ်ဝန်းကျင်ကို အညစ်ညင်း စေဆုံးပြစ်သည့် လစ်ကိုနိုင် ကျောက်မီးသွေး တန်ခို့၏ ၂,၀၀၀ ကို ဤသတ္တုတွင်း၌ နေ့စဉ် တူးဖော်ထုတ်လှပ်နေပါသည်။ ကျောက်မီးသွေးများ၏ အနီးရှိ လျှပ်စစ်စက်ရုံတွင် လောင်စာအဖြစ် လောင်ကွွမ်းစွေးစွေး နေ့စဉ် အဆိပ်သွေ့ပြုမှုနှင့်များ တန်ခို့၏ ၁၀၀ မှ ၁၅၀ အထိ ထုတ်လွှတ်နေသည်။ ဤစာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ပါတ်အားကို အခြားသတ္တုတွင်း စိမိကိန်းတရာ့သို့ ပို ဆောင်အသုံးပြုစေသည်။ ဤအာန်အသားမှာ မြန်မာနိုင်ငံ၏ လောင်စာ ၉၆%အင်ကရွှေ့တွင် ဖြစ်ပျက်နေပြီး၊ တိုင်းပြည်၏ သဘာဝသယ်ဇာတများ ထုတ်ယူနေခြင်းမှာ ပြည်ထဲလှတဣ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟုတ်ဘဲ၊ ငွေအများဆုံးလေးနိုင်သူတို့ ရောင်းစားရန်သာ ဖြစ်သည်။ မြန်မာနိုင်ငံသည် ယခုအခါ အခြားကျောက်မီးသွေးတွင်းများကိုလည်း တူးဖော်ထုတ်လုပ်ရန် စီစဉ်နေပြီး၊ နောက်ထပ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်စက်ရုံများ ထပ်မံတည်ဆောက်ရန် ရှိနေသည်။



ချီးချာ လူပ်ရှားမှု ကွန်ယက်



ပဒေဝိုင်းလူဝယ်အစည်းအရုံး